

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**



ငါ၏ သိုးများအဖို့
သိုးထိန်းတစ်ဦးကိုလည်း
ငါခန့်ထားမည်။
သူသည်လည်း သူတို့ကို
ကျွေးမွေး၍ သူတို့၏
သိုးထိန်း ဖြစ်လိမ့်မည်။
ယေရှု့ကျေလ ၃၄:၂၃

၁၅ ရက် ဇွန်လ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၁)

**မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် အမှုဆောင်ဆရာတော်များ
(၂၀၁၇ - ၂၀၂၀)**



ဆရာတော် ဖဲလစ် လျန်းခန်းထန်
(ကလေးသာသနာ)
ဥက္ကဋ္ဌ



ဆရာတော် ဂျန်မန်းစိန်းဟို
(ပုသိမ်သာသနာ)
ဒု ဥက္ကဋ္ဌ



ဆရာတော် ဂျန် စောယောဟန်
(ရန်ကုန်သာသနာ)
အထွေထွေ အတွင်းရေးမှူး



ကာဒီနယ် ချားလစ်ဘို
(ရန်ကုန်သာသနာ)
ဘဏ္ဍာရေးမှူး



ဆရာတော် စတီးဗင်း ကျေးဖယ်
(လွိုင်ကော်သာသနာ)
အဖွဲ့ဝင်

မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် အစည်းအဝေးကျင်းပခြင်း



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ဝင် ဆရာတော်ကြီးများ၊ အမှုဆောင်အတွင်းရေးမှူးနှင့် ဘဏ္ဍာထိန်းတို့၏ မှတ်တမ်းဓာတ်ပုံ (၆၊ ၆၊ ၂၀၁၇၊ ရန်ကုန်)

**မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်သတင်းဂျာနယ် CBCM-Herald အား
ဩဂုတ်လ၊ ၂၀၁၇ မှ စ၍ တစ်လတစ်ကြိမ် သာထုတ်ဝေပါမည်။ နှစ်ပတ်လည်စာ ပေးသွင်းထားသော
စာဖတ်ပရိတ်သတ်များအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးပါမည်။**



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

ဇွန်လ (၁၅) ရက် ၊ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၁)

ရုဇွန်လဆန်းကျော်အထိ ခရစ်နှစ်အစောဆုံးအစောဆုံး

မျက်မှောက်ကာလ လူသားများ၏ (အထူးသဖြင့် ဆင်းရဲမွဲတေသူများ သို့မဟုတ် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံရသူများတို့၏) ပျော်ရွှင်ခြင်း နှင့် မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်း နှင့် ကြောင့်ကြခြင်းတို့သည် ခရစ်တော်နောက်လိုက်တို့၏ ပျော်ရွှင်ခြင်းနှင့် မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်း နှင့် ကြောင့်ကြခြင်းတို့ပင်ဖြစ်သည်။ (GS #1, 7 Dec 1965)

ကက်သလစ်အသင်းတော်သည် မော်ဒန်ကမ္ဘာကြီးအတွင်း ပါဝင်နေထိုင်ရှင်သန်နိုင်မည့် နည်းလမ်းကို ချမှတ်ကာ ထုတ်ပြန်ခဲ့သည့် စာချွန်တော်ကို အထက်ပါအဆိုဖြင့် အစပျိုးထားသည်ကို တွေ့ရသည်။ ထိုစာချွန်တော်ကို ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒုတိယဗာတီကန် ကောင်စီ၏ ထုတ်ပြန်ချက်အဖြစ် ကြေငြာခဲ့သည်။

အသင်းတော်အနေနှင့် လူသားများ၏ ရှုထောင့်သောပြဿနာများအား ဝိုင်းဝန်း ဖြေရှင်းမည်ဖြစ်ကြောင်း၊ ထိုသို့ အဖြေရှာရာတွင် အမြတ်ထုတ်လိုသော စိတ်ဖြင့် မဟုတ်ဘဲ လူသားတိုင်း စစ်မှန်သော ဂုဏ်သိက္ခာရရှိစေရန်နှင့် လူဖြစ်ကျိုးနပ်ပြီး လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြည့်ဝစေရန် ဖြစ်ကြောင်း ထိုစာချွန်တော်တွင် ရှင်းလင်းစွာဆိုထားသည်။

ထို့ကြောင့်အသင်းတော်သည် ခေတ်ကာလအဆက်အဆက် အမှန်တရား ဘက်တော်သား အဖြစ် သြဇာကြီးမားစွာ ရပ်တည် နေခြင်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ တွင်လည်း နေရာ ရယူထားကာ လူသားထုတစ်ခုလုံးအကျိုးအတွက် ရပ်တည်ပေးလျက်ရှိသည်။ အကောင်းပြုလုပ်သူအား ချီးမွမ်းစကားဆိုသကဲ့သို့ မကောင်းမှု ကျူးလွန်သူကိုလည်း ကြိမ်းမောင်းဆုံးမသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂၇ နှင့် ၂၈ ရက်များတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဘာသာရေး ခေါင်းဆောင်များ ထိရောက်စွာပါဝင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများမှ ကြီးမှူး ပြုလုပ်ခဲ့သည်။ ထိုနည်းတူ ဇွန်လ ၈၊ ၉၊ ၁၀ ရက်များတွင် မြန်မာနိုင်ငံတည်ဆောက်ရေးတွင် ကက်သလစ် အသင်းတော်အနေနှင့် မည်ကဲ့သို့ ပါဝင်ပေးနိုင်မည်နည်းဆိုသည့် အကြောင်းကို ဆရာတော်ကြီးများ၊ ဆရာတော်ကြီးများ အဖွဲ့ချုပ်အောက်ရှိ ကော်မရှင်အသီးသီးမှ ဒါရိုက်တာများ၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာ အသီးသီးမှ ကိုယ်စားလှယ်များ၊ သူတော်စင်များအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ မြန်မာကဏ္ဍရုံး အဖွဲ့ဝင်များ ပါဝင်လျက် နည်းလမ်းရှာဖွေချမှတ်ခဲ့ကြသည်။

ယေရှုဘုရားရှင်က သူ၏နောက်လိုက်များသည် လောက၏အလင်း လောက၏ဆား များဖြစ်ရမည်ဟု အခိုင်အမာ မိန့်ဆိုခဲ့သည် (မာတေဦး ၅:၁၃)။ ထို့ကြောင့် ခရစ်တော်ဘုရားရှင်နောက်လိုက်တပည့်များဖြစ်သည့် ကျွန်ုပ်တို့သည် လောကအတွက် တနည်းတဖုံအားဖြင့် ကောင်းကျိုးပြုကြရမည်။ ကက်သလစ်အသင်းတော်သည် လူသားထု ကောင်းကျိုး အတွက် အစဉ်ရှေ့ရှုထားသည်ကို သမိုင်းတလျှောက်တွင်အထင်အရှားတွေ့မြင်နိုင်သည်။ မျက်မှောက် ခေတ်ကာလတွင်လည်း လူသားတို့ကောင်းကျိုးအတွက် လိုအပ်လာလျှင် ဘာသာဝင်ဖြစ်သည် မဖြစ်သည်ကို မကြည့်ဘဲ လူမျိုးမရွေး၊ ဘာသာမရွေး လူအင်အား၊ ငွေအင်အားဖြင့် အစွမ်းကုန်ကူညီနေလျက်ရှိသည်။

ကျွန်ုပ်တို့သည် တင်းပြည့်ကျပ်ပြည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ် သကဲ့သို့ တင်းပြည့် ကျပ်ပြည့် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားစေရမည်။ ကက်သလစ်ခရစ်ယာန် ယုံကြည်ချက်တို့ သည် လူသားထုနှင့် ဆန့်ကျင်ခြင်းမရှိသည်နည်းတူ မြန်မာပြည်သူပြည်သားတို့၏ ယုံကြည်ချက်၊ တန်ဖိုးထားချက်များနှင့်လည်း ဆန့်ကျင်ခြင်း မရှိပါ။ ကက်သလစ်ခရစ်ယာန်များသည်လည်း နိုင်ငံတော်၏ လုပ်ငန်းစဉ်များတွင် ပါဝင် တစ်တတ်တစ်အား ပါဝင်လုပ်ဆောင်ကြရမည်။

သေးငယ်သောပီဇာမုန့်သည် ကြီးမားသော အရာများဖြစ်လာနိုင်ကြောင်း ယေရှုဘုရားရှင်က ပုံဥပမာများစွာဖြင့် ခိုင်းနှိုင်းသင်ကြားပေးခဲ့သည်ကို ကျွန်ုပ်တို့ သိကြသည်။ လူနည်းစုဖြစ်သော ကက်သလစ်ခရစ်ယာန်များသည် စစ်မှန်သော မေတ္တာစေတနာဖြင့် လူများအတွက် ကောင်းကျိုးသယ်ပိုးနိုင်စွမ်းရှိကြောင်း ယုံကြည်ချက် ခိုင်မာစွာဖြင့် လက်တွဲဆောင်ရွက်ကြပါလျှင် မြန်မာပြည်အတွက် ကြီးမားသော ကောင်းခြင်းရလဒ်များစွာ ထွက်ပေါ်လာနိုင်ပါလိမ့်မည်။

The CBCM-Herald ၏ ရည်မှန်းချက်များ

- ဧဝံဂလိသတင်းကောင်းကို ထပ်ဆင့် သယ်ပိုးဆောင်ရွက် နိုင်စေရန်၊
- ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာ နောက်ဆုံးရ သတင်းများကို အချိန်မှီ ပို့ဆောင်နိုင်ရန်၊
- မြန်မာနိုင်ငံရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်း အသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည် နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
- မြန်မာနိုင်ငံသားများအားလုံးကို ကောင်းသောသတင်းများ အချိန်မှီ (တစ်လတွင် နှစ်ခါ) ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
- အာရှသမ္မတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်း များကို အထောက်အကူ ဖြစ်စေရန်။

ဆရာတော်ကြီးများ အဖွဲ့ချုပ် လူထုဆက်သွယ်ရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ နှင့် ၁၃ ရက်များတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ (မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် သတင်းဂျာနယ်) CBCM Herald အား ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ကာ တစ်လ တစ်စောင်သာ ထုတ်ဝေတော့မည် ဖြစ်ပါသည်။

ပြောင်းလဲမည့် ပုံစံ အသေးစိတ်ကို စာဖတ်သူများအား အသိပေးကြေငြာသွားပါမည်။ အထူးသဖြင့် တစ်နှစ်စာ ပေးသွင်းထားသော စာဖတ်သူများအတွက်လည်း စဉ်းစားပြင်ဆင်ထားပါသည်။

အစဉ်တစိုက် အားပေးနေကြသော စာဖတ်ပရိတ်သတ်အပေါင်းတို့ကို ကျေးဇူးတင်ပါသည်။ အစဉ်မပြေမှုများရှိလျှင် နားလည် စာနာပေးနိုင်ကြမည်ဟု မျှော်လင့်လျက် အယောက်တိုင်းအား ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဗိသာရ မာရီယာနို စိုးနိုင်
အယ်ဒီတာချုပ်

အသင်းဝင်များ ဖိတ်ခေါ်ခြင်း

ကက်သလစ်စာရေးသူများအသင်း (Catholic Writers Association - CWA) ကို ၂၀၁၇ ခုနှစ် ဇွန်လ (၁၂) ရက်နေ့က လူထုဆက်သွယ်ရေး ကော်မရှင်နှင့် တရားဓမ္မရေးရာ အသင်းတို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံညှိနှိုင်းပွဲတွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုစည်းအဝေးတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီလျို အားသိုက် [သိုက် (ကန္တာရဝတီ)] အား နာယက၊ ဗိသာရ မာရီယာနိုစိုးနိုင် [စိုးနိုင် (SDB)] အား ဥက္ကဋ္ဌ နှင့် ဖရန်စစ်အောင်မင်းနောင် (မျိုးကြဲသူ) အား အတွင်းရေးမှူး စသဖြင့် အသီးသီးတာဝန် ပေးခဲ့ကြသည်။

ကက်သလစ်စာရေးသူများအနေနှင့် ဤအသင်းတွင် ပါဝင်ခြင်းအားဖြင့် ကက်သလစ် စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးနိုင်ကြရန် ဖိတ်ခေါ်ပါသည်။ ဆက်သွယ်ရန်။ ၀၁ ၅၀၁၄၈၉ (မျိုးကြဲသူရုံး)။ ၀၁ ၅၂၅၈၀၈ (ဆက်သွယ်ရေးရုံး)

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရူ	ပုံနှိပ်တိုက် စိန်ဇေဇီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗဟိုလမ်းကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဗာသာရ မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘဏ် မြေကြီးကုန်း၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဗာသာရ ဂျိမ်းဘရန်ဂျာ၊ ဗာသာရ စောလောရင်းစံ၊ ဗာသာရ ဝီလျံစိုး၊ ဗာသာရ သြဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
ဒီဇိုင်းဖွဲ့စည်းပုံ ဗိသာရ စိုးနိုင် ၊ ရီစီမေရီ	
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ပုပ်ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ သွန်သင်ချက်

ကျွန်ုပ်တို့နှင့်အတူ အစဉ်ရှိသော ဘုရား၌ မျှော်လင့်ခြင်း

သီကိုရှင်း
(ဘာသာပြန်ဆိုသည်)

“ကပ်ကမ္ဘာကုန်သည့်တိုင်အောင် ငါသည် သင်တို့နှင့်အတူရှိမည်” (မာတေဦး ၂၈: ၂၀)။ ရှင်မာတေဦးဇော်ဂေလိ ကျမ်းမှာဖတ်ရှုရသည့် ဤနောက်ဆုံးမှာတမ်း ကျမ်းစကားသည် “သူ၏အမည်ကို အေမာနုအဲလ်ဟု ခေါ်ရမည်” (မာတေဦး ၁: ၂၃) ၊ “ငါတို့နှင့်အတူ ရှိသောဘုရား” (ဟေရှာယ ၇: ၁၄) ဟု မိန့်ထားသော ပရောဖက်ဟောထားချက်ကို ပြန်လည်အမှတ်ရစေသည်။ ဘုရားသခင်သည် ကမ္ဘာကုန်သည့်တိုင်အောင် နေ့စဉ်ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်။ ယေရူးရှင်သည် နေ့တိုင်းကျွန်ုပ်တို့နှင့်အတူ ခရီးပြု လျှောက်လှမ်းမည်။ ရှင်မာတေဦးကျမ်း တစ်ခုလုံးကို ဤကျမ်းနှစ်ပိုဒ်ဖြင့် အနှစ်ချုပ်၍ပေးသည်။ ထိုကျမ်းစကားက ဘုရားရှင်၏ အမည်နာမတော်အား ဖော်ပြ၍ ဘုရားရှင်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကိုလည်း ပြောပြထားပေးသည်။

ဘုရားရှင်သည် တစ်သီးပုဂ္ဂလ နေထိုင်သောသူ မဟုတ်။ သူသည်လူများနှင့်အတူ ရှိသောဘုရားဖြစ်သည်။ ဟိုးအဝေးကြီး တစ်နေရာက ကောင်းကင်မှာ ရှိသော ခေါ်မရ၊ တမရသည့် ဘုရားလည်း မဟုတ်ပါ။ ကိုယ်တော်သည် လူ သားများနှင့် ရင်းနှီးကျွမ်းဝင်သောဘုရား။ သူ့ထံမှ ဝေးကွာ မသွားအောင် သူ၏ မေတ္တာတော်၌ ညှင်သာ သိမ်မွေ့စွာ ပေါင်းစပ် နေထိုင်သော ဘုရား တစ်ဆူ ပင်ဖြစ်သည်။ ကျွန်ုပ်တို့ နှလုံးသားများ အေးစက်နေလျှင်သူကပြန်လည် နွေးထွေးစေ သောသူ။ သူ့ကို သတိမရ မေ့လျော့ နေခဲ့ လျှင်တောင် ကျွန်ုပ်တို့နှင့် အစဉ်မြီ လျှောက် လှမ်း ပေးနေသူ ဖြစ်သည်။ ကိုယ်တော်သည် မည်သည့်အခါမှ ကျွန်ုပ်တို့အား ပစ်ထားဘဲ အစဉ်အမြဲချစ်လျက် ဘေးနားမှာ ခရီးပြုပေး နေပါသည်။



ကျွန်ုပ်တို့၏ ရှင်သန်တည်ရှိခြင်းသည် ဘုရားဖူး ခရီးစဉ်တစ်ခုဟုလည်း ဆိုနိုင်သည်။ ရိုးစင်းသောလူမျှော်လင့်ချက်များဖြင့်လှုံ့ဆော်ခံရသူများပင် ကြုံတွေ့ရ သည့် အဖြစ်အပျက်များ၏ ဆွဲဆောင်မှုကို နားလည်လက်ခံ နိုင်သည်။ ထိုအဖြစ်အပျက်များဖြင့် သူတို့ မသိသေးသော နယ်မြေ ကမ္ဘာသစ်ကို ရှာဖွေရန် ပြင်းပြ လာသည်။ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည် ရွှေ့ပြောင်းသွား လာချင်သော စိတ်အခံ ရှိသည်။ သမ္မာကျမ်းစာမှာလည်း ဘုရားဖူးခရီးပြုသူများအ ကြောင်း၊ ရွှေ့ပြောင်းသွားလာသူ များအကြောင်း၊ ရေးသား ထားသော ကျမ်းပိုဒ်များလည်း ရှိသည်။ အာဘရာဟံ၏ ခေါ်တော်မူခြင်းသည် “သင်၏ တိုင်းပြည်မှ ထွက်ခွာလော့” ဟူသည့် ဘုရားရှင်၏ မိန့်မှာ ချက်မှ စတင်ခဲ့သည်။ ဘိုးဘေး ဖခင်ကြီး အာဘရာဟံသည် သူကျွမ်းကျင်နဲ့စပ်ရာ ရေမြေဒေသကို စွန့်လွှတ်ကာ အခြား နေရာအသစ်ကို ထွက်ခွာခဲ့သည်။ ကောင်းကင်နှင့် မြေကြီး ကြားက နယ်နိမိတ် မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ မမြင် တတ်၊ မလျှောက်လှမ်းတတ်သေးပါကကျွန်ုပ်တို့သည်လည်း ရင့်ကျက်သော လူသားများ မဖြစ်ကြသေးပေ။

လောကခရီးကို လျှောက်စဉ်ဝယ် လူသည်ဘယ် သောအခါမျှ တစ်ဦးတည်းမလျှောက်လှမ်းပါ။ ခရစ်ယာန် တစ်ဦးသည်လည်း အထီးကျန် စွန့်ပစ်ခံရခြင်းကိုခံစားရန်မ လိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင် က ခရီးဆုံးမှာ သူစောင့်နေပါမည်ဟု မပြောခဲ့ဘဲ၊ သင်တို့နှင့် အတူရှိ၍ ခရီးပြုနေပါသည်ဟု အခိုင်မာဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

ဘုရားရှင်၏ လူသားများအပေါ် ထားရှိသော စောင့်မ ကြည့်ရှုတတ်သော ကရုဏာတော်သည် ဘယ်

လောက်ကြာရှည်ခံနိုင်ပါသလဲ။ ယေရူးဘုရားရှင်သည်လည်း ဘယ်လောက်ထိ ကျွန်ုပ်တို့နှင့်အတူ ခရီးပြုလျှောက်လှမ်း နိုင်မှာလဲ။ ထိုအတွက်နှင့် ယုံမှားသံသယစိတ် မဖြစ်စေရန် သမ္မာကျမ်းစာက အလင်းပြထားပေးသည်။ ကိုယ်တော် သည် ခေတ်အဆက်ဆက် ကမ္ဘာကုန်သည့်တိုင်အောင် တည်ရှိနေဦးမည်။ ကောင်းကင်ကြီး ကွယ်ပျောက်၍ မြေ ကြီးပျောက်ဆုံးသွားကာ မျှော်လင့်ချက်များ အလျဉ်း မရှိခဲ့ လျှင်တောင် ဘုရား၏စကားသည် အရာအားလုံးထက်ကြီး မြတ်သောကြောင့် အဆုံးမရှိ တည်နေပေဦးမည်။ လူသား နှင့်အတူ လျှောက်လှမ်းသောဘုရား၊ လူနှင့်အတူရှိသော ဘုရားအဖြစ် အစဉ်ရှိနေမည် ဖြစ်သည်။ ဘုရားရှင်၏ နှလုံးသားထဲမှာ ကျွန်ုပ်အတွက် မစဉ်းစားပေးဘဲမေ့မေ့ လျော့လျော့နှင့် ဖြတ်သန်းသွားရသည့် နေ့ရက်တစ်ရက်မျှ မရှိချေ။ ကိုယ်တော်သည် လူသားများအတွက် အစဉ်စိုးရိမ် စဉ်းစားပေးနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ အစဉ် လျှောက်လှမ်းပေးသည်။ အဘယ်ကြောင့်ပါနည်း။ အဖြေက

ရှင်းပါသည်။ ကျွန်ုပ်တို့ကို ချစ်သည့်အတွက်ကြောင့်သာ။ သူက ချစ်သောကြောင့် ကျွန်ုပ်တို့ လိုအပ်ချက်များကို လည်း သေချာပေါက် ဖြည့်ဆည်းပံ့ပိုးပေးနေပါသည်။ ဘဝ၏ ခက် ခဲသောအချိန်၊ မှောင်လွန်းသောအချိန် များမှာလည်းပစ်ပယ် ထားလိမ့်မည်မဟုတ်။ ဤသည်ကို ဘုရားရှင်၏ စောင့် ရှောက် ပံ့ပိုးပေးခြင်းဟု ခေါ်နိုင်သည်။ ၎င်းသည် ဘုရားရှင်၏ ရင်းရင်းနှီးနှီး တည်ရှိနေသော မေတ္တာတော်၊ ဖန်ဆင်းခံ လူ သားများအပေါ် စောင့်ရှောက် ကြင်နာတတ် သော ကရုဏာ တော်ပင် ဖြစ်လေသည်။

ခရစ်ယာန်မျှော်လင့်ခြင်းကို ကိုယ်စားပြုထားသော အမှတ် သင်္ကေတများထဲမှ ကျွန်ုပ် တကယ့်ကို နှစ်ခြိုက် သော အရာတစ်ခုရှိသည်။ မျှော်လင့်ခြင်းကို သရုပ်ဆောင် သည့် ကျောက်ဆူးကို ကျွန်ုပ်သဘောကျသည်။ ကျောက် ဆူးသည် ခိုင်မာလေးနက်သည့်သဘောရှိသည်။ မရေရာ သည့်လောကထဲမှာ မိမိအစွမ်းအစကိုသာ အားကိုးယုံကြည် ပြီး အရာရာကို ပြောင်းလဲပစ်ချင်သည့် စိတ်ဓါတ်မျိုးမဟုတ်။ မဖြစ်လာသေးသည့် အနာဂတ်အတွက် ကြိုတင် စိတ်လှုပ် ရှားတတ်သည့် စိတ်သဘောမှာလည်း အမြစ်တွယ်ထားခြင်း မရှိ။ အမှန်တကယ်မှာ ခရစ်ယာန် ယုံကြည်ခြင်းသည် ခရစ် တော်အားဖြင့် ဖြစ်မြောက်လာသည့် ဘုရားသခင် ကတိ ထား တော်မူသော နှုတ်တော်ထွက် စကားပေါ်မှာ အုတ်မြစ် တည်ထားလေသည်။

ဘုရားရှင်သည် ကတိပေးတော်မူလျှင် ပေးသည့် အတိုင်း ဖြည့်ဆည်းပေးသည်။ ဘုရားရှင် ဖိတ်ခေါ်တော်မူ

သော ခေါ်တော်မူခြင်း ဘဝများသည် ငါ့ နောက်သို့ လိုက် လော့ဟူသည့် ဖိတ်ခေါ်ချက်နှင့် အစပြု သည်။ ထိုစကားမှာ ခိုင်မာသည့် ကတိစကားရှိသည်။ ငါ့ နောက်သို့ လိုက်ပါဟု ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ အရှေ့က သွားနှင့်ပြီး ဖြစ်လေသည်။ ဘာများကြောက်ရွံ့ ထိတ်လန့်စရာ လိုပါ သေးသနည်း။

ကိုယ်တော်၏ ကတိစကားတစ်ခုနှင့် ခရစ်ယာန် တစ်ယောက်သည် သူ၏ဘဝ ခရီးကို လျှောက်လှမ်းပုံသည်။ ဒဏ်ရာအနာတရများ ပြည့် နက်နေသော ဒုက္ခကမ္ဘာထဲမှာ လျှောက်သွားရလျှင်ပင် မျှော်လင့်ချက်ဖြင့် ခရီးဆက်ရ သည်။ သေခြင်း၏အရိပ် လွှမ်းမိုးသော ချိုင့်ဝှမ်းထဲတွင် ကျွန်ုပ် လျှောက်ရသော်လည်း ကိုယ်တော်သည် ကျွန်ုပ် နှင့်အတူ ရှိတော်မူသည်ဖြစ်၍ ဘေးအန္တရာယ်ကို ကျွန်ုပ် မကြောက်ပါဟု ဆာလံ ၂၃ မှာ ဆိုထားသည်။ ဘဝကို အမှောင်ဖုံးထားသည့်အခါ လမ်းပြနိုင် သော အလင်းတစ်ခု တော့ ထွန်းညှိထားဖို့ အမှန်ပင် လိုအပ်ပါသည်။

မျှော်လင့်ခြင်း ကျောက်ဆူးအကြောင်း ပြန်လည် စဉ်းစားကြည့်ပါစို့။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကောင်းကင် နိုင်ငံ၌ ဇောက ချထားသော ကျောက်ဆူး တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ဘဝကို ကောင်းကင်နိုင်ငံ၌ ကျောက် ဆူး ချထားသည်။ ဘာလုပ်ရမည်နည်း။ ကြိုးကို မြဲမြံစွာကိုင်ထားပါ။ ကြိုးသည် ကောင်းကင်နိုင်ငံ နှင့် အမြဲချည်နှောင်ထားသည်။ ကြိုးကို ဆုပ် ကိုင်၍အရှေ့သို့ မျှော်ကြည့်ကာ ဆက်လျှောက် ရမည်။ ကြိုးတစ်ဖက်စွန်း၌ ကျွန်ုပ်တို့ဘဝကို ကျောက်ဆူး ချထားသောကြောင့် တစ်နေ့ ရောက်ရမည် ဟူသော မျှော်လင့်ချက်သည် သေချာနေလေပြီ။

ကျွန်ုပ်တို့၏ အစွမ်းအစ ခွန်အားကို ယုံကြည်အား ကိုးမိခဲ့မည်ဆိုလျှင် စိတ်ဓါတ် ကျရှုံးနိုင်ချေလည်း ရှိသည်။ လောကကြီးတွင် မေတ္တာ တရား၏ နိယာမထက် အတ္တဆန် တတ်သည့် နိယာမ များသာ အနိုင်ယူ လွှမ်းမိုးတတ်သည်။ ဘုရားရှင်က ကျွန်ုပ် တို့ကို ပစ်ထားဘဲ အစဉ်ချစ်လျက်ရှိ နေသည်ကို အခိုင် အမာ ယုံကြည်နေမည်ဆိုလျှင် လောက ကြီးက ကျွန်ုပ်တို့၏ အမြင်များကိုလည်း တဖြေးဖြေးနှင့် ပြောင်းလဲ ပေးသွားလိမ့်မည်။ ဘဝခရီး တစ်လျှောက်မှာ ယေရူးဘုရား ရှင် မိန့်ခဲ့သော ငါသည်သင်တို့နှင့်အတူ ရှိနေမည် ဟူသော စကားတစ်စွန်း အားဖြင့် မျှော်လင့်ခြင်းကိုဆုပ် ကိုင်ကာ ဖြောင့်မတ် မှန် ကန်စွာ၊ ဘုရားရှင်၏ ကောင်းမြတ် ခြင်းကို လက်ခံ အသိ အမှတ်ပြု၍ ရပ်တည်နိုင်စွမ်း ရှိလာသည်။ လူအမြင်မှာ မဖြစ် နိုင်ဟု ထင်ရသောအရာများကို ဘုရားရှင် ၌ တတ်စွမ်းနိုင်သည်ကို မြင်လာသည်။ အကြောင်း မှာ ကောင်းကင်နိုင်ငံတော်၌ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း ကျောက်ဆူးကို အခိုင် အမာ ချထားသောကြောင့်ဖြစ်သည်။

ဘုရားရှင်၏ သန့်ရှင်းသော လူမျိုးတော် သားသမီး များသည် ဖြောင့်မတ်မှန်ကန်စွာ မျှော်လင့်ခြင်း၌ လျှောက် လှမ်း ခရီးပြုတတ်သည်။ မည်သည့်နေရာမဆို ဘုရားရှင်၏ မေတ္တာတော်သည် ဦးစွာရှိနှင့်ပြီ ဖြစ်ကြောင်းသိနားလည် ထားသည်။ ဤလောက ကမ္ဘာထဲ၌ ရှင်ပြန်တော်မူသော ခရစ်တော်၏ အောင်နိုင်ခြင်းနှင့် ကင်းကွာသောနေရာ တစ် ခုမျှ မရှိပေ။ ခရစ်တော်၏ အောင်နိုင်ခြင်းက အဘယ်အရာ နည်း။ ခရစ်တော်ဘုရားရှင်၏ အောင်နိုင်ခြင်းသည် မေတ္တာ တော် အောင်ပွဲ။ အချစ်၏ အောင်ပွဲပင် ဖြစ်ပေသည်။

၂၆ ရက် ဧပြီလ ၂၀၁၇ ခုနှစ်

အသစ်သော လူသား၊ အသစ်သော နှလုံးသား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဖွန်လ (၄) ရက် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားပွဲ တနင်္ဂနွေနေ့တွင် စိန်ပီတာရင်ပြင် ၌ မစ္စားတရားတော်မြတ်ကို ဦးဆောင် ကျင်းပခဲ့သည်။ ထောင်ပေါင်းများစွာသော လူထု ပရိသတ်များ၊ ဘုရားဖူး ယုံကြည်သူ သားသမီးများရှေ့တွင် ထိုနေ့ကျမ်းစာမှ ကောက်နုတ်ကာ သန့်ရှင်းသော ဝိညာဉ် တော်ဘုရား၏ လုပ်ဆောင်ချက် နှစ်ရပ် ဖြစ်သော "အသစ်သောလူစု တစ်ခုကို ဖန်ဆင်းပေးခြင်းနှင့် ထိုသူတို့တစ်ဦးစီအတွက် အသစ်သော နှလုံးသားများ ကိုလည်း ဖန်ဆင်းပေးခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဩဝါဒကို မိန့်ကြားခဲ့သည်။

ပထမဦးစွာ ပုပ်ရဟန်းမင်းကြီးက "သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ တပည့်တော်ကြီးများ အယောက်စီတိုင်း အပေါ်သို့ ဆင်းသက်ခြင်းအားဖြင့် သူတို့ကို အတူတကွ တစ်စုတစ်ဝေးတည်း ရှိနေစေ ခဲ့တယ်။ သူ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အသင်းအဖွဲ့လေးအတွက် ကောင်းကျိုး လုပ်ဆောင်နိုင်ဖို့ သူတို့ တစ်ဦးချင်းစီကို ဆုကျေးဇူး လက်ဆောင်တစ်ခု စီပေးခဲ့ တယ်။ ဒီနည်းအားဖြင့် ဝိညာဉ်တော်ဘုရား ဟာ မတူညီမှုကြားမှ လူများကို စည်းလုံးစေ ခြင်းအားဖြင့် စကြာဝဠာ တစ်ခုလုံးနှင့်ဆိုင် သော အသင်းတော်ကြီးကို တည်ဆောက် ဖွဲ့စည်းခဲ့တယ်။" ဟုမိန့်ကြားသွားခဲ့သည်။

ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး က အသစ်သောလူဖြစ်ရန်နှင့် မိမိတို့ အသီး

သီးရရှိမည့် ဝိညာဉ်တော်ဘုရား၏ ကျေးဇူး တော် လက်ဆောင်များကို ရယူရာတွင် မကြာခဏကြုံတွေ့ရနိုင်သည့်နောက်ယှက် ခြင်းနှစ်ခု ကိုလည်း သတိနှင့် ရှောင်ရှား ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ပထမ တစ်ခုမှာ စည်းလုံးမှုမရှိဘဲ မတူညီ ကွဲပြားမှုကို ရှာဖွေနေကြခြင်းနှင့် မတူညီကွဲပြားမှုမရှိဘဲ စည်းလုံးခြင်းကို အ တူတကွ ရှာဖွေစေခြင်းဖြစ်သည်။ ကျွန်ုပ် တို့သည် ဝိညာဉ်တော်ဘုရားထံ ဆုတောင်း ကြရခြင်းမှာ သူ၏စည်းလုံးခြင်း ဆုကျေးဇူး လက်ဆောင်ကို ရယူပိုင်ဆိုင်ရန် ဖြစ်သည်။ မိမိ၏ အကြိုက်များကို ဘေးဖယ်ထားကာ မိမိ၏အသင်းတော်၊ ကျွန်ုပ်တို့၏ အသင်း တော်အား ချစ်ခြင်းနှင့် ပွေ့ဖက်ပြီးကွဲပြား ခြင်းနှင့် အမုန်းတရားကိုသာ စိုက်ပျိုးတတ် သော အတင်းပြောခြင်းကို ချေဖျက်ပစ်ကာ စည်းလုံးညီညွတ်သော အမျိုးသမီး၊ အမျိုး သားများအဖြစ် အတူတကွ စည်းလုံးစွာနေ ထိုင်ကြရန် ဖြစ်သည်။ အသင်းတော်သည် ကျွန်ုပ်တို့၏ မိခင်ကြီး၊ ကျွန်ုပ်တို့၏ နေအိမ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ပေး သော၊ ဝမ်းမြောက် ရွှင်လန်းခြင်းဖြင့် နှလုံး သားတံခါးကိုဖွင့်ကာ ကြိုဆိုသော အိမ် တော်ကြီးဖြစ်ကြောင်း နှင့် ထိုကျေးဇူးတော် ကို ခံယူနိုင်သည့် နှလုံးသားရှိရန် ဆုတောင်း ကြရန်လည်း ဆက်လက် မိန့်မှာခဲ့သည်။

ဝိညာဉ်တော် ဘုရား၏ ဒုတိယ လုပ်ဆောင်ချက်မှာ အသစ်သော နှလုံးသား ကို ပြန်လည်ဖန်ဆင်းပေးခြင်း ဖြစ်သည်။



အပြစ်များကို အခွင့်လွတ်ပေးနိုင်ရန် တပည့် တော်ကြီးများအား အာဏာပေးခဲ့သကဲ့သို့ ကျွန်ုပ်တို့ တစ်ဦးစီအားလည်း အခွင့်လွတ် နိုင်ခွင့် အာဏာ ပေးထားသည်။ ခရစ်တော် သည် မိမိအား အကြိမ်ကြိမ် ငြင်းပယ်ခဲ့ သည့် တမန်တော်ကြီး ပေတရူးနှင့် မိမိအား စွန့်ပစ်ကာ ရှောင်ခွါထွက်ပြေး သွားကြသော တပည့်တော်ကြီးများကို စီရင် ခြင်းမပြုဘဲ ခွင့်လွတ်သော နှလုံးသားဖြင့် လက်ကမ်းကြို ခဲ့သည်။ ထိုအပြင် သူတို့အားလည်း ခွင့် လွတ်တတ်သော နှလုံးသားကိုလည်း ထည့် ပေးခဲ့ပါသည်။

ဝိညာဉ်တော်သည် ရှင်ပြန်သော ခရစ်တော်၏လက်ဆောင်မွန်ဖြစ်ကာအပြစ် များကို ခွင့်လွတ်နိုင်စွမ်း သောသူလည်းဖြစ်

သည်။ ခွင့်လွတ်ခြင်း တရားသည် အမြင့် မြတ်ဆုံးသောအရာ ဖြစ်သည်။ ချစ်ခြင်းအား လုံးထက် ကြီးမြတ်သော အရာလည်းဖြစ် သည်။ အရာအားလုံးကို ကျော်လွှားအောင် မြင်လျက် ပြုလဲခြင်းမှ ကာကွယ်ကာ စည်း လုံးညီညွတ်ခြင်းကိုထိန်းသိမ်းစောင့်ရှောက် ပေးနိုင်သောအရာ၊ ခွန်အားဖြည့်တင်းပေး ကာ စည်းလုံးခိုင်မာစေသော အရာလည်း ဖြစ်သည်။ ခွင့်လွတ်ခြင်းသည် ကျွန်ုပ်တို့၏ နှလုံးသားကို လွတ်လပ်ပေါ့ပါးစေကာ ဘဝ သစ်တစ်ခုကို လန်းဆန်းစွာ စတင်နိုင်ရန် ကူညီပေးနိုင်ပါသည်။" ဟု ပုပ်ရဟန်းမင်း ကြီးက ဟောကြားခဲ့သည်။

Ref: Vatican Radio (CBCM-OSC)

ပိုလန်နိုင်ငံ ဝန်ကြီးချုပ်၏သား တီမောသေ ဆွိဒလို ရဟန်းသိက္ခာခံယူခြင်း

ပိုလန်နိုင်ငံ ဝန်ကြီးချုပ် ၏ သား ဖြစ်သူ အသက် ၂၅ နှစ် အရွယ်ရှိ ဦးပဉ္စင်း ကြီး တီမောသေ ဆွိဒလို သည် မေလ (၂၇) ရက်တွင် ရဟန်း သိက္ခာကို ခံယူခဲ့သည်။ ထို အခမ်းအနားတွင် ဝန်ကြီးချုပ် နှင့် သူမ၏ မိသားစုလည်း တက်ရောက်ခဲ့သည်။

အခမ်းအနား အပြီးတွင် ဝန်ကြီး ချုပ်က သူမ၏သားဖြစ်သူအတွက် အ လွန်ပင် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အ ထူးသဖြင့် ရဟန်းတစ်ပါးဖြစ်ရန် ဖြတ်သန်း ရသည့် စာသင်နှစ်များမှာ လွယ်ကူသော အရာမဟုတ်ကြောင်း သူမ နားလည် သ ဘော ပေါက်ကြောင်းပြောကြားခဲ့သည်။

သတင်းသမားများ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် "ရဟန်းတစ်ပါး ရဲ့ လမ်းစဉ်ဟာ လွယ်ကူတဲ့ လမ်းတစ်ခု တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ယနေ့ ခေတ်ကမ္ဘာမှာ သူတို့အရွယ် လူငယ်တွေ အတွက် အလွန်အလွန် အရေးတကြီး လုပ်ဆောင်ကြရမယ့်တာဝန်တွေအများကြီး ရှိနေပါတယ်။ ကျွန်မသားနဲ့ ဘဝတူ သူ့ မိတ်ဆွေရဟန်းလောင်း ကျောင်းသားလေး တွေ အတွက် ကျွန်မ အမြဲလုပ်ချီ ဆုတောင်း မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်



ခဲ့ပါတယ်။ သူတို့ဟာ သစ္စာရှိရှိနဲ့ အဆုံးထိ တည်ကြည်စွာ အမှုတော် ထမ်းဆောင် ဆက်ကပ်နိုင်ကြမယ်။ ကျွန်မတို့ အားလုံး အတွက်၊ လူသား အားလုံးအတွက် ကောင်း ကျိုးများစွာ လုပ်ဆောင်ပေးနိုင်ကြ လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ သူတို့ အားလုံးဟာ အလွန်ထက်မြက်တဲ့ သတ္တိရှိတဲ့ လူငယ်

လေးတွေ ဖြစ်ကြပါတယ်။" ဟု ဖြည့်စွက် ကာချီးမွမ်းစကား ဆိုခဲ့သည်။
ရဟန်းသိက္ခာ ခံယူပြီးဖြစ်သော ဖါသာရ် တီမောသေ ဆွိဒလို ၏ ပထမ မစ္စားကိုမူ မေလ (၂၈) ရက်၊ တနင်္ဂနွေ နေ့တွင် သူ၏ဇာတိ ပိုလန် နိုင်ငံတောင်ပိုင်း ပရက်ချီဆွင် တိုက်နယ်ရှိ ဝန်ကြီးချုပ် ဆွိ

ဒလို၏ နေအိမ်တွင် ကျင်းပပူဇော် ခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ ဝန်ကြီးချုပ်၏ သား ငယ် ဘလာဇက် မှာ ဆေးကျောင်းသား တစ်ဦးအဖြစ် ပညာ သင် ယူ နေဆဲဖြစ်သည်။
Ref: Polsat News (CBCM-OSC)

ဒုက္ခအခက်အခဲနှင့် ရှင်သန်ကြီးထွားခြင်းအကြောင်းနှင့် စပ်လျဉ်းသည့် ကလေးများ၏ မေးခွန်းများအပေါ် ပုပ်ရဟန်းမင်းကြီး၏ ဖြေကြားချက်



၂၀၁၇ ခုနှစ် ဇွန်လ (၂) ရက်၊ သောကြာနေ့တွင် ပုပ်ရဟန်းမင်းကြီးသည် အလယ်တန်းကျောင်းသူ ကျောင်းသားများနှင့်တွေ့ဆုံခဲ့ပြီး ဆင်းရဲဒုက္ခ၊ ရှင်သန်ကြီးထွားခြင်း၊ လောကကြီးအား ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း အကြောင်းတို့နှင့် စပ်လျဉ်းသော မေးခွန်းများအား ဖြေကြားခဲ့သည်။

၁။ ဘုရားသခင်က ဘာကြောင့်ကလေးတွေကို ဒုက္ခရင်ဆိုင်ခံစားစေဖို့ အခွင့်ပေးသလဲ။
၂။ ကမ္ဘာကြီး ပိုမိုတိုးတက် ကောင်းမွန်ဖို့ ကလေးတွေက ဘယ်လိုပါဝင် လုပ်ဆောင် ပြောင်းလဲပေးနိုင်မလဲ။

၃။ တဖြည်းဖြည်း ကြီးပြင်းလာခြင်းကို ကြောက်ရွံ့ခြင်းအား ဘယ်လိုရင်ဆိုင်ရမလဲ။ ဆိုသည့် ကလေးငယ်များ၏ မေးခွန်းများကို ဖြေကြားပေးသွားခဲ့ပါသည်။

ပထမဦးစွာ ပုပ်ရဟန်းမင်းကြီးနှင့် ကလေးများတို့သည် သီချင်းဆိုခြင်း အပြန်အလှန် စကားပြောဆို ရယ်မောကြပြီး နောက် လူငယ်မလေး မာသာက ယခုအတူနေ နေရသော သူငယ်ချင်းများနှင့် ခွဲကာ အထက်တန်းသို့ တက်လှမ်းရန် ကြောက်ရွံ့သော စိတ်ကို မည်သို့ ကျော်လွှား အောင်မြင်နိုင် မလဲဟူ၍ ပုပ်ရဟန်းမင်းကြီးအား မေးခဲ့သည်။

ထိုအမေးကို ပုပ်ရဟန်းမင်းကြီးက "ဘဝသည် ငယ်ရွယ်ခြင်း၊ ကြီးထွားခြင်း၊ တွေ့ဆုံချိန်နှင့် ခွဲခွာချိန်တို့ဖြင့် သံသရာလည်နေရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပေါင်းအဖော် အသစ်များကို တွေ့ရသလို၊ အဟောင်းများကိုလည်း ထားခဲ့ရသည်များ ရှိပါလိမ့်မည်။ မကြောက်ပါနှင့်။ ထိုအရာကို စိန်ခေါ်မှု တစ်ခုအဖြစ် ကြည့်မြင်နိုင်ရန် ကြိုးစားပါ။ တံတိုင်းရဲ့အနောက်မှာ ဘာရှိ

မလဲဆိုပြီး စိုးရိမ်စိတ်ဖြစ်နေ မည့်အစား တံတိုင်းကို ကျော်ဖြတ်ပြီးလျှင် တွေ့ရမည့် လှပသော မြင်ကွင်းများ၊ စိမ်းလန်း စိုပြေနေမည့် သဘာဝ တောတောင် ရှုခင်းများကို စိတ်ကူးဖြင့် မြင်ယောက်ရင်း အရှေ့သို့သာ ဆက်လက်တက်လမ်းပါ နေရာ အသစ်ကို အရောက်သွားပါ" ဟု အားပေးစကားဖြင့် ဖြေကြားခဲ့သည်။

ဒုတိယ တစ်ဦးဖြစ်သော ဂျူလီယို က ယနေ့ ကမ္ဘာကြီး ပြောင်းလဲခြင်းနှင့် ပိုမိုတိုးတက်ကောင်းမွန်ရန် အတွက်ကလေးငယ်များက မည်သို့ကူညီလုပ်ဆောင်ပေးနိုင် သလဲဟု မေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက "အကယ်၍ သင့်မှာ ချို့ချည်နှစ်လုံး ရှိနေသည့်အခါ သို့မဟုတ် ချို့ချည်တစ်လုံးတည်း ရှိနေသောအခါ သင့်အနီးသို့ သူငယ်ချင်းတစ်ဦး ရောက်လာလျှင် မည်သို့ ပြုမူမည်နည်း၊ သင်ရဲ့ ချို့ချည်ကို အိတ်ကပ်ထဲ ပြန်ထည့် သိမ်းထား တတ်သလား။ ဒါမှမဟုတ် သင်အနား ရောက်လာသူနဲ့ ဝေမျှပေးလေ့ရှိသလား။" ဟု ကလေးများအား ပြန်မေးခဲ့သည်။ ကလေးများသည်လည်း လွတ်လပ်စွာ ဖြေကြားခဲ့ကြသည်။ "သင်တို့ဟာ တစ်ကိုယ်ကောင်းဆန်သူများလား ဒါမှမဟုတ် ရက်ရောသောသူများလား၊ သင်တို့ရဲ့ လက်တွေ့ကို ပြပါဦး၊ ကျွန်ုပ်တို့ရဲ့ လက်တွေ့ဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသားများ ဖြစ်ပါတယ်။ ရက်ရောခြင်းနဲ့ ဖွင့်ထားတဲ့ နှလုံးသားတွေ ကသာလျှင် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲ နိုင်စွမ်း ပါတယ်။" ဟူ၍ ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့သည်။

အကယ်၍ အတန်းထဲတွင် သင်တို့ မနှစ်သက်သော သူငယ်ချင်း တစ်ဦးရှိခဲ့လျှင် ထိုသူမကောင်းကြောင်းကို အခြားသူနှင့် မည်သည့်အခါမျှ အတင်းမပြောမိပါစေနှင့်

အကြောင်းမှာ ထိုသို့ပြုမူခြင်းဖြင့် သင်သည် သဘောထား သေးသိမ်သော သူတစ်ဦးဖြစ် ကြောင်းကို ပြသရာရောက်ပေလိမ့်မည်။ တစ်စုံတစ်ဦးက သင့်ကို ပြစ်တင်ကဲ့ရဲ့စော်ကားလျှင် သူတို့အား လက်တုန့်မပြန်ပါနှင့် အပြုံးဖြင့်သာ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲ နိုင်ရန်ကြိုးစားပါ။

ကမ္ဘာကြီးကို သေးငယ်တဲ့ အပြုအမူလေးတွေကနေ စတင် ပြောင်းလဲပါ။ နေ့စဉ်နေ့တိုင်း ရက်ရောသော၊ စည်းလုံးညီညွတ်သော အပြုအမူများဖြင့် အားလုံးကို တန်းတူ ဆက်ဆံချစ်ခင်ပါ။ ခရစ် တော်သည် ကျွန်ုပ်တို့၏ မိတ်ဆွေများအ တွက်ကိုသာမက ကျွန်ုပ်တို့ကို ဒုက္ခပေး တတ်သော ရန်သူများအတွက်ပါ ဆုတောင်း မေတ္တာ ပို့သပေးရန် သွန်သင်ပေးထားပါသည်။ ကောင်းကင်ဘုံရှိ အဖေမည်းတော် ဘုရားသည် ဖြောင့်မတ်သူ၊ ကောက်ကျစ်သောသူများအပေါ်သို့ မိမိ၏နေကို ထွက်စေသကဲ့သို့ ကျွန်ုပ်တို့သည်လည်း လူအားလုံးကိုတန်ဖိုးထားမြတ်နိုးရမည်ဖြစ်ကြောင်း သွန်သင်ပေးသွားခဲ့သည်။

တဖန် ဘုလ်ဂေးရီးယန်း လူငယ်လေး တာနီယို ဆိုသူ ကလည်း သူ၏ ဘဝဇာတ်ကြောင်းကို ပြောပြကာ မေးခွန်းထုတ်ခဲ့သည်။ သူ့အား မိဘရင်းများက မိဘမဲ့ ကျောင်းတစ်ခုတွင် စွန့်ပစ်ခဲ့သည်။ အ သက် (၅) နှစ် အရွယ်တွင် သူ့အား အီတာလျံမိဘများက မွေးစားခဲ့သည်။ သို့သော် တစ်နှစ်အကြာတွင် မွေးစားမိခင် အသစ်မှာလည်း ကွယ်လွန်သွားခဲ့ပြီး မွေးစားဖခင်နှင့် မွေးစား အဖိုးအဖွားများဖြင့်သာ နေထိုင်ခဲ့ရသည်။ ယခုတွင်မူ အဖိုးအဖွားတို့ သည်လည်း ဆုံးပါးသွားပြီဖြစ်ကြောင်းကို ပြောပြသည်။ သူ၏မေးခွန်းမှာ ကျွန်ုပ်တို့ ချစ်မြတ်နိုးသူများအား ကျွန်ုပ်တို့အနား မှ

ဆွဲထုတ် သွားသော ဘုရား သခင်သည် ကျွန်ုပ်တို့အား ချစ်ပါသည်ဆိုတာကို မည်ကဲ့သို့ ယုံကြည်လက်ခံရမည်နည်းဟု မေးခွန်း ထုတ်ခဲ့ သည်။

ထိုမေးခွန်းကို ကြားရသောအခါ ပုပ်ရဟန်းမင်းကြီးက မိမိကိုယ်တိုင်လည်း ကလေးငယ်များ ဆေးရုံသို့ သွားခဲ့စဉ်က တွေ့ကြုံခဲ့ရသော စိတ်မကောင်းစရာ မြင်ကွင်းများနှင့် ကမ္ဘာ၏အချို့သော အစိတ်အပိုင်းတွင် ကလေးငယ်များတို့သည် ငတ်မွတ်ခြင်းနှင့် ဒုက္ခအခက်အခဲမျိုးစုံ၏ဒဏ်ကို ရင်နှင့်ဖွယ် ခံစားနေရသည်ကို ကြည့်ခြင်းအားဖြင့် ဘုရား၏ချစ်ခြင်းကို မည်သို့ နားလည် လက်ခံနိုင်မည်နည်းဟူ၍ မိမိကိုယ်တိုင်က ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးခဲ့ဖူးပါသည်ဟု ဝန်ခံခဲ့သည်။

"ထိုမေးခွန်းကို ဖြေရန်မှာ စကားလုံးများမရှိပါ။ အရိုးရှင်းဆုံး သက်သေတစ်ခု အနေဖြင့် သင့်အနီးအနားရှိ သင့်ကိုချစ်ခြင်းဖြင့် ကူညီပေးမပေးနေသော၊ ဂရုစိုက်မှုပေးနေသော သူများမှ တဆင့်ဖြင့်သာလျှင် ဘုရားသခင်က သင့်ကိုချစ်နေကြောင်းခံစား တွေ့မြင်နိုင်ပါလိမ့်မည်။" ဟု ပုပ်ရဟန်းမင်းကြီးက ဖြေကြားသွားခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ မေးခွန်းကိုလည်း ဖြေကြားပေးခဲ့ခြင်း မရှိပါ။ သို့သော် ကားတိုင်ကို ကျွန်ုပ် မျှော်ကြည့်သောအခါ ခမည်းတော် ဘုရားသည် မိမိချစ်လှစွာသော သားတော်ကိုပင် ဒုက္ခခံရန် အခွင့်ပြုခဲ့သည့်အဖြစ်ကို ပြန်ပြောင်းသတိရခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သိရှိခံစားနိုင်ရန် နည်းလမ်းများရှိပါသည်။ သင်တို့အား ကျွန်ုပ် အပြည့်အဝရှင်းပြ၍ မရနိုင်ပါ။ သို့သော် တစ်ချိန်မဟုတ် တစ်ချိန်တွင် သင်တို့ ကိုယ်တိုင် တွေ့ ကြုံခံစား သိမြင်လာပါလိမ့်မည်။

သင်တို့၏ ဘဝတွင် ရှင်းပြရန် မလွယ်ကူသော မေးခွန်းများနှင့် အခြေအနေများစွာ ရှိနေသည်ကို အမြဲသတိပြုပါ။ ဘုရား၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အနားတွင်သာ ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ သင်၏ အနီးအနားရှိ သူများမှ တဆင့်လည်း သူသည် သင့်အနား အမြဲရှိနေသည်ကို ခံစားသိမြင်နိုင်စေပါသည်။" ဟုဆို ကာ အဆုံးသတ်ခဲ့သည်။

ထိုနေ့တွေ့ဆုံမှု၌ ပုပ်ရဟန်းမင်းကြီးက အီတလီအစုအဖွဲ့လုံးရှိ အလယ်တန်းကျောင်းသူ ကျောင်းသားများ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှကလေးငယ်များအပြင် လက်တင်အမေရိက မှ လူငယ်များလည်းပါဝင်ခဲ့သဖြင့် အင်မတန်အားရလှပသော တွေ့ဆုံမှုတစ်ခုဖြစ်သည့်အပြင် လူငယ်တို့၏ မေးခွန်းများသည် လူသားတို့၏ နှလုံးသားမှ ရှာဖွေတောင့်တခဲ့သည့် အရာများပင်ဖြစ်ကြောင်း ပြောခဲ့သည်ကို ဗာတီကန်ရေဒီယို တင်ပြချက်အရ သိရှိရပါသည်။

သူတော်ကောင်းယောင်ဆောင်ခြင်းသည် အသင်းအဖွဲ့များကို ဖျက်ဆီးပြီး အသင်းတော်ကို နာကျင်စေသည်

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် ဇွန်လ (၆) ရက် အင်္ဂါနေ့ ဆန်တာမာတာ ဘုရားကျောင်းရှိ မစ္စားတရားတော်အတွင်း ဟောကြားခဲ့သော သြဝါဒတွင် ရိုးသားစွာ ပြုမူကျင့်ကြံရန်အားပေး တိုက်တွန်းခဲ့သည်။ သူတော်ကောင်း ဟန်ဆောင် တတ်ခြင်းနှင့် မြောက်ပင်ပြောဆို တတ်ခြင်းတို့ကို ရှောင် ကြဉ်ရန် သြဝါဒတွင် ဟောကြားခဲ့ သည်။

သူတော်ကောင်း အယောင် ဆောင်ခြင်းဆိုသည်မှာ သခင်ခရစ်တော်၏ နေ့စဉ် စကားမဟုတ်သကဲ့သို့ ကျွန်ုပ်တို့ ခရစ်ယာန်များ၏ လက်သုံးဘာသာ စကား တစ်ရပ်လည်း မဟုတ်ပါ။ ထိုအရာသည် အ သင်းအဖွဲ့ကို ဖြိုဖျက်ပစ်နိုင်စွမ်း ရှိပါသည်။

ခရစ်တော်သည် စကားတစ်လုံးကို ပုံကြီးချဲ့ ပြောဆိုတတ်သောသူ၊ ဦးစားပေး ခံလိုလားသောသူ၊ သူတစ်ပါးကို အပြစ်တင် တတ်သောသူ၊ သူတပါးအား အပြစ်တင်ပြီး မိမိကိုယ်တိုင်က အမှားထဲတွင်ရှိနေ တတ် သော ဥပဒေကျမ်းကျင်သောသူများ၊ ကျမ်း တတ်ဆရာများကို အယောင်ဆောင်များ အဖြစ် နှိုင်းယှဉ်ပြောဆိုလေ့ရှိပါသည်။

ယနေ့ သမ္မာကျမ်းစာ ထဲမှ ကျမ်း တတ်ဆရာ၊ ဖာရီဇဗီး တို့သည်လည်း မြောက်ပင်သော စကား၊ မာယာပရိယာယ် ပြည့်သောစကား များကို အမြဲသုံးကာ

သခင် ခရစ်တော်ကို စုံစမ်းခြင်းပြုခဲ့ပါသည်။ မိမိ၏ စကားဖြင့်မိမိ အကျပ်ရိုက်အောင် ထောင်ချောက်ဆင်ကာ မေးခွန်းမေးလေ့ ရှိတတ်သည်။ သူတော်ကောင်း အယောင် ဆောင်သော သူတို့သည် မြောက်ပင် စကား ဖြင့် စတင်လျှက် အမှန်တရားကို ချဲ့ထွင် ပြောကာ လူကိုပျက်ဆီးခြင်း လမ်းသို့ ပို့ပေး တတ်သော သဘောရှိသည်။

သခင်ခရစ်တော်သည် သူတော် ကောင်းယောင်ဆောင်ခြင်း၏ ဆန့်ကျင် ဘက်အရာနှင့် စိတ်ကူးယဉ်ဆန်ခြင်းတို့ကို သေချာ သိမြင်အောင် ကျွန်ုပ်တို့အား သွန် သင်ခဲ့သည်။ မြောက်ပင်ပြောဆိုခြင်းသည် မကောင်းသော ရည်ရွယ်ချက်၏ အစ ဖြစ် သည်။ ယနေ့ကျမ်းစာထဲမှ ဥပဒေရေး ရာကျမ်းကျင်သူများသည်လည်း ခရစ်တော် ကို ချီးမွမ်းစကား ဦးစွာဆိုကာ (စိဆာဘုရင် အား အခွန်ပေးဆောင်ရမည်လော) ဟု သော မေးခွန်းဖြင့် မေးစုံစမ်းခြင်းဖြင့် ခရစ် တော်အား အကျပ်ထဲရောက်စေရန် ရည် ရွယ်ကာ ပြောဆိုခဲ့သည်။

သူတော်ကောင်းအယောင်ဆောင် ခြင်းသည် မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်ဘက်ချွန်လူမျိုး ဖြစ်သည်။ ခရစ်တော် သည် သူတို့၏ ဉာဏ်နီဉာဏ်နက် များနိုင် လွန်းခြင်းကို သိနှင့်ပြီး ဖြစ်သောကြောင့်

(ဘာကြောင့် ငါ့ကို စုံစမ်းလိုသလဲ) ဟု ပြန် မေးခဲ့သည်။ ဒဂါးပြားတစ်ပြားကို မိမိရှေ့ ဆောင်ယူစေခဲ့ခြင်း အားဖြင့် ခရစ်တော် သည် သူတော်ကောင်း ဟန်ဆောင်သူနှင့် အပြောသမား သက်သက်ဖြစ်သောသူတို့ အား လက်တွေ့ဆန်သော သဘောတရား များဖြင့်သာ ပြောဆိုသက်သေပြ ဆုံးမလေ့ရှိ သည်။

ဘုရား၏ ဉာဏ်ပညာတော်ဖြင့် ဆီဆာဘုရင်ပုံပါရှိသော ငွေဒါးပြားကို ကိုင် လျှက် "ဆီဆာဘုရင်နှင့် ဆိုင်သောအရာ ဆီဆာဘုရင်ကိုပေး၊ ဘုရားနှင့်ဆိုင်သော အရာ ဘုရားကိုပေး" ဟု ပြန်လည်ဖြေ ကြားခြင်းအားဖြင့် ခရစ်တော်သည် သူတို့ အားအမှန်တရားနှင့် လက်တွေ့ကျသော အရာများကို ပြောပြခဲ့သည်။

သူတော်ကောင်း ဟန်ဆောင်သူ တို့၏ ဘာသာစကားသည် လှည့်စားတတ် သောစကား ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၏ မိခင် ဝေကို လှည့်စားခဲ့သည် နတ်ဆိုး၏ ဘာသာစကားမျိုးပင် ဖြစ်သည်။ ထိုဘာသာ စကားသည် မြောက်ပင် ပြောဆိုခြင်းဖြင့် အစပြုကာ လူကို ဖျက်ဆီးပစ်နိုင်သောအရာ ဖြစ်သည်။ လူတစ်ဦး၏ စိတ်နေသဘော ထားနှင့် ကိုယ်ရည်ကိုယ်သွေးများကို အ စိတ် စိတ်အမွှာမှာ ပျက်ဆီးစေနိုင်သော

အရာ ဖြစ်ကာ အသင်းအဖွဲ့များကိုလည်း ပြိုလဲ စေနိုင်သည်။

သူတော်ကောင်းအယောင်ဆောင် ခြင်းသည် အသင်းအဖွဲ့များကို ထိခိုက်စေရုံ သာမက အသင်းတော်ကိုလည်း နာကျင် စေတတ်သော အရာဖြစ်ပါသည်။ ထိုအရာ သည် အသင်းတော်အတွက် အလွန်ရပ်ည့် သော အရာဖြစ်သည်။ ညင်သာသော စကားဆိုနေစဉ်အတွင်းမှာပင် လူတစ်ဦးကို ရက်စက်စွာစီရင်ပြီး ဖြစ်သည်။ ထိုအရာ သည် လူသတ်ကောင်လည်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက မြောက်ပင် ပြောဆိုခြင်း ကို အမှန်တရားနှင့် တုံ့ပြန် ပေးခြင်း စိတ်ကူးသမားအား လက်တွေ့ ဆန်သော သဘောတရားများဖြင့် တုန်ပြန် ခြင်းသည် အကောင်းဆုံး နည်းလမ်း များ ပင်ဖြစ်သည်ဟု ပြောကြားပေးခဲ့ကာ ဘုရား သခင်သည် ကျွန်ုပ်တို့အား ဆိတ်ဆိတ် နေ ချိန်ရသော အချိန်မျိုးတွင်ပင်လျှင် သူတော် ကောင်း ဟန်ဆောင်မှုမှ ကင်းဝေးကာ မှန် ကန်စွာကျင့်ကြံ ပြောဆိုပြုမူနိုင်ရန် ကူညီ ပါမည့်အကြောင်း အကြံဉာဏ်ကောင်း များ နှင့် အလင်းကျေးဇူးများကို ပေးပါမည့် အကြောင်း ကျေးဇူးတော်ကို တောင်းခံသွား ကြပါစို့ ဟုတိုက်တွန်းခဲ့သည်။

Ref: Vatican Radio (CBCM-OSC)

အခိုးခံခဲ့ရသည့် ရဟန္တာဒွန်ဘော့စကို၏ ဦးနှောက်ဓါတ်တော် ပြန်လည်ရရှိ



တော်တို့ အားလုံးကို ပျော်ရွှင်စေပါတယ်။ ဒွန်ဘော့စကိုရဲ့ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေတဲ့ ကျောင်းတွေ နေရာတွင် ကမ္ဘာအနှံ့မှာရှိနေပါတယ်။ အဲဒီကျောင်းတွေ နေရာတွေဟာ ဒွန်ဘော့စကို နေထိုင်တဲ့ နေရာတွေပါပဲ။ ဒါပေမဲ့ အခု ဒွန်ဘော့စကို မွေးဖွားခဲ့ရာ နေရာမှာ ဒီဓါတ်တော်ကို ပြန် ထားနိုင်တဲ့အခါကျတော့လည်း သူ့ကို သဒ္ဓါ ကြည်ညိုသူတွေ အားလုံး လာရောက်ပြီး သဒ္ဓါတရားပွားနိုင်မှာ ဖြစ်တဲ့အတွက် ဝမ်း သာရပါတယ်။ ဒွန်ဘော့စကိုရဲ့ ကြိုတင်ကာ ကွယ်ရေး ပညာပေးစနစ်ကနေ အကြံဉာဏ် များရယူနေကြသူတွေဟာ ကမ္ဘာတဝှမ်းမှာ အများကြီးရှိနေပါသေးတယ်။ သူတို့အတွက် ဒီဓါတ်တော်ဟာ ဒီနေရာမှာရှိနေဖို့ သင့် တော် ပါတယ်။" ဟု ဝမ်းမြောက်ဝမ်းသာ စကားပြောကြားခဲ့သည်။ CBCM-OSC

"အခိုးခံခဲ့ရတဲ့ ဒွန်ဘော့စကိုရဲ့ ဓါတ်တော် ပြန်ရပါပြီ။ ဘုရားသခင်နဲ့ ကူညီပံ့ပိုး ခဲ့သူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ အထူးသဖြင့် အီတာလျံ ရဲဌာနများ၊ တာဝန်ရှိ လူကြီးမင်းများနဲ့ ဒီရက်များမှာ ယုံကြည်ခြင်း အပြည့်ဖြင့် ဝိုင်းဝန်းဆုတောင်းပေးနေကြ သူများအားလုံးကို ကျေးဇူးတင်ပါတယ်။" ဟု အီတာလီနိုင်ငံရောမမြို့ရှိ ဆလေးရှင်း ဌာနချုပ်မှ ဇွန်လ ၁၅ ရက် နေ့က ထုတ်ပြန် ကြေငြာခဲ့သည်။

မွေးဖွားခဲ့သည် နေရာ အပေါ်တွင် ဆောင် လုပ်ထားသော ဗိမာန်တော်ကြီး၏ မြေ အောက် ဘုရားခန်းအတွင်းမှ ဇွန်လ ၂ ရက် နေ့တွင် ခိုးယူသွားခြင်းဖြစ်သည်။

ရဟန္တာ ဒွန်ဘော့စကို ပျံလွန်တော် မူပြီးနောက်တွင် ဦးနှောက်အနည်းငယ်ကို ထုတ်ယူကာ ဓါတ်တော်အဖြစ် ထိန်းသိမ်း ထားခြင်းဖြစ်သည်။ ထိုအတူ ဒွန်ဘော့စကို ၏ လက်မောင်းရိုးကို ဓါတ်တော် အဖြစ် ထားရှိကာ ဖယောင်းဖြင့် ပြုလုပ်ထားသည့် ဒွန်ဘော့စကို၏ပုံတူဆင်းတုတော်အတွင်း၌

လည်း ထည့်ထားသည်။ ထိုဓါတ်တော်သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆလေးရှင်း များတာဝန်ထမ်းဆောင်နေသည့် နေရာ အ နံ့သို့လှည့်လည် အပူဖော်ခံခဲ့ရာ ၂၀၁၁ ခု နှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ၈ ရက် ကြာ ရောက်ရှိခဲ့သည်။

ဒွန်ဘော့စကို၏ ဦးနှောက် ဓါတ် တော်အား ပြန်လည်တွေ့ရှိခဲ့သည့်အတွက် ဝိုင်းချုပ် အကြီးအကဲ ဝါသာရီ အန်ဟဲ ဖါနန်ဒက်စ် အာတီမေ က "တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီသတင်းက ကျွန်



ခရစ္စမားအားပေးခြင်းခံယူ

တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်သာသနာ စိန်ဂျိုးဇက်ကာသီဒြယ် ဘုရားကျောင်းတော်ကြီးတွင် ဇွန်လ (၄) ရက်နေ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့တွင် ခရစ္စမားအားပေး ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

မစ္စားတရားတော်မြတ်ကို ဆရာတော်ကြီး Basilio Athai မှ ဦးဆောင်ကာ ဘုန်းတော်ကြီး (၈) ပါးနှင့်အတူ ပူဇော် ခဲ့ပါသည်။

မစ္စားတရားအတွင်း၌ ကလေးငယ်စုစုပေါင်း (၅၃) ဦးကို ဆရာတော်ကြီး Basilio အားသိုက် မှ ခရစ္စမားအားပေးခြင်းမင်္ဂလာပေးခဲ့ပါသည်။

ယုံကြည်သူ ဘာသာဝင် စုစုပေါင်း (၄၀၀) ခန့် မစ္စားတရားတော်မြတ်တွင် ပါဝင် တက်ရောက် ဆုတောင်းခဲ့ကြပါသည်။

Taunggyi - OSC



သက်ကြီးဘရာသာရ်များ အနားယူရန် အဆောင်သစ် ကောင်းကြီးပေးဖွင့်လှစ်



စိန်ဖရန်စစ် ဇေးဗီးယား ဘရာသာရ်အသင်းဂိုဏ်းမှ သက်ကြီးဝါကြီး ဘရာသာရ်များအနားယူရန် တည်ဆောက်

ပြီးသွား သော ပုသိမ်မြို့ရှမ်းစုရပ် တဂေါင်း ဘုရားအနီးရှိအဆောင်သစ်အားကောင်းချီးပေးဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၇

မေလ (၂၇) ရက်နေ့ ညနေ(၅)နာရီတွင် ကျင်းပ ခဲ့ပါသည်။

ရှေးဦးစွာ တာဝန်ခံဘရာသာရ်ကြီး အာလက်စီအဖွင့်ဆုတောင်းမေတ္တာသီဆိုခြင်းနှင့်အသင်းအကြီးအကဲဘရာသာရ်ကြီး ဒါနီအဲလ်မှ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားသွားပါသည်။ ဆက်လက်ပြီးပုသိမ်ဂိုဏ်းအုပ်ဆရာတော်ကြီးဂျွန်မန်းဆိန်းဟိုမှအဆောင်သစ်အတွက်ဆုတောင်းမေတ္တာပို့သပေးပြီး ဖဲကြီးမြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အဆောင်သစ်အားကောင်းချီးပေး မေတ္တာရေပက်ဖျန်းပေးခဲ့ပါသည်။

ဆက်လက်ပြီး ဆရာတော်ကြီးမှ ဩဝါဒမြွက်ကြားရာတွင် သက်ကြီးများအား ဂရုစိုက်ပေးရန်၊ လိုအပ်သည်များကိုဖြည့်ဆည်းပေးကြရန် မြွက်ကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် အဖ ဆရာတော်ကြီး နှင့် သက်ကြီး ဘရာသာရ် ၃ ပါးတို့ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

နန်းဂျူလိုင်အေး(ပုသိမ်)

၂၀၁၇-၂၀၁၈ စာသင်နှစ် စိန်ဂျွန် ကိုယ်ပိုင်ကျောင်းဖွင့်ပွဲ

ပုသိမ် ကက်သလစ်သာသနာ ပုသိမ်မြို့ မရမ်းချိုရပ်ကွက်တွင် တည်ရှိသော ကိုယ်ပိုင်စာသင်ကျောင်း (St. John's private School) ၏ ၂၀၁၇-၂၀၁၈ စာသင်နှစ် ကျောင်းဖွင့်ပွဲကို ၂၀၁၇ မေလ (၂၉)ရက် တနင်္လာနေ့ နံနက် (၆:၃၀)တွင် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟိုမှ မစ္စားတရားနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။

ဤကျောင်း ဖွင့်ပွဲကို အဖဆရာတော်ဘုရားနှင့်အတူ ရဟန်းတော်များ၊ စစ္စတာရ်များ၊ နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်

မန်းဂျော်နီနှင့် ဇနီး၊ ဖိတ်ကြား ထားသော ကျောင်းသားမိဘများ (၂၈၀) ကျော်တက်ရောက်ခဲ့ပါသည်။ နံနက် ၈:၃၀ ခွဲတွင် အဖဆရာတော်ဘုရားမှ တက်ရောက်လာသော ကျောင်းသားမိဘများကို အားပေးစကား ပြောကြားပြီး၊ ဝန်ကြီးချုပ် မန်းဂျော်နီမှလည်း ကျောင်းသားများနှင့်မိဘများ အား ပညာရေး အရေးကြီးပုံ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရေးကြီးပုံတို့ကို ပြောကြားခဲ့ပါသည်။

St. John's private school သည် ၂၀၁၆ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ထိုနှစ်

တွင် ၅၊ ၆၊ ၇ တန်းဖြင့် အစပြုရာ ကျောင်းသားကျောင်းသူများ ၄၅ ယောက် ရှိခဲ့ပြီး ယခုနှစ်တွင် ၈ တန်းကို တိုးချဲ့ကာ ၅၊ ၆၊ ၇၊ ၈ တန်းဖြင့် ကျောင်းသား ကျောင်းသူများ ၂၀၀ နီးပါး တိုးတက်လာခဲ့ပါသည်။

ထိုကျောင်းသည် ကလေးများ၏ ပညာရေး အပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာများ

ပြည့်သူ့ နိတိများ ၊ English, 4 skill ၊ computer ဘာသာရပ်များကိုလည်း သင်ကြားပေးလေ့ရှိပါသည်။ ဤကျောင်းတွင် Fr. အောင်ကျော်ဦးမှ ဦးဆောင်ပြီး ဝါရင့်သော ဆရာ/ဆရာမ များ၊ စစ္စတာရ် (၂)ပါး၊ ဘရာသာရ် (၃) ပါးတို့ ဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရှိရပါ သည်။

Pathein OSC



ဇွန်လ ၂၉ ရက်နေ့သည် ရဟန်းမင်းကြီးအတွက် အထူးဆုတောင်းပေးရမည့်နေ့ရက်ဖြစ်ပါသည်။



သမ္မာကျမ်းစာဦးဆောင်သူများ သင်တန်း

CBCM-Bible Commission



သမ္မာကျမ်းစာ ဦးဆောင်သူများ သင်တန်းကို ၂၀၁၇ မေလ (၂၃) မှ (၂၇) ရက်နေ့အထိ မြောင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကို ဘုန်းဘုန်းစောဘော်စကို(သင်တန်းမှူး)နှင့် Sr ဆီးလ်ဗီယာ၊ Sr အက်စ်တာ၊ ဆရာမ အဲနာ၊ ဆရာမ ထွေးထွေးစမ်းတို့မှ သင်တန်းပို့ချကူညီ သူများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ သင်တန်းသို့ သင်တန်းသူ/ သား စုစု

ပေါင်း (၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းမှူး ဖာသာရ်စောဘော်စကိုမှ သင်တန်းနှင့်ပတ်သက်၍ "ဒီသင်တန်းကတော့ အခြေခံသမ္မာကျမ်းစာသင်တန်း တက်ရောက်ပြီးသူများအတွက် အားဖြည့် သင်တန်း တစ်ခုဖြစ်ပါတယ်။ အခြေခံသမ္မာကျမ်းစာသင်တန်း တက်ရောက်ပြီးသူများဟာ သင်တန်းတက်ပြီးနောက်မှာ ကျမ်းစာ ဝေမျှခြင်းပုံမှန်လုပ်ကြရပါတယ် ကျမ်းစာ

ဝေမျှခြင်းအတွေ့ကြုံ အတော်အတန်ရှိလာ ပြီးနောက် ကျမ်းစာကိုပိုပြီးချစ်လာဖို့ စိတ်အားထက်သန်လာဖို့အခြားသူများကိုလည်း ဦးဆောင်တက်လာဖို့ လိုအပ်နေတဲ့ အသိတရားများကို (BFS) လို့ခေါ်တဲ့ သမ္မာကျမ်းစာဦးဆောင်သူများ သင်တန်းအားဖြင့် အသိပညာ အတွေ့ကြုံများ ပေးခြင်းဖြစ်ပါတယ်" ဟုပြောပြခဲ့ပါသည်။ ကျမ်းစာသင်တန်း တက်ရောက်သူ

များမှာ ဘာသာရေးအသိပညာ မပြည့်စုံကြသူများဖြစ်သောကြောင့် သင်တန်းအစတွင် သူတို့အတွက်ခက်ခဲတဲ့ပုံတွေရသော်လည်း ဒုတိယနေ့တွင် သူတို့၏ပါဝင်မှုမှာ အားရစရာရှိလာပါသည်။ တတိယနေ့သို့ ရောက်သောအခါ ပင်ပန်းသော်လည်း အရမ်းတက်ကြွလာကြသည်ကို တွေ့ရသည့်အတွက် သင်တန်းပေးခဲ့ခြင်းကို အားရကြောင်း ဖာသာရ်စောဘော်စကိုက ဆက်လက်၍ ပြောပြခဲ့ပါသည်။

သင်တန်း နောက်ဆုံးနေ့ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် သင်တန်းတက်ရောက်သူများထံမှ နှစ်ဦးကာသက်သေခံရာတွင် "သင်တန်းအစပိုင်းမှာ စိတ်ဝင်စားမှု နည်းခဲ့ပေမယ့် ဒီသင်တန်းက မိမိတို့အတွက်လွန်စွာ အကျိုးရှိပါတယ်။ ကျမ်းစာနဲ့ပတ်သက်ပြီး ပိုမိုနားလည်ခဲ့သလိုအသင်းတော်အကြောင်း လူမှုဆက်သွယ်ရေး၊ မိမိအကြောင်း၊ ခေါင်းဆောင်တာဝန်အကြောင်း သိခဲ့ရလို့ ဝမ်းသာပါတယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ လုပ်ဆောင်ရမည့်တာဝန်တွေ ပိုသိလာရပါတယ်။ သင်တန်းပြီးမိမိတို့ ဒေသပြန်ရောက်လျှင် အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင်ပါမယ်" ဟု ပြောပြသက်သေခံခဲ့ကြကြောင်း သိရသည်။

မြန်မာကက်သလစ် HIV/AIDS (MCHAN) မှ ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေး

မြန်မာကက်သလစ် HIV/AIDS ကွန်ယက် (MCHAN) မှပြုလုပ်သောညှိနှိုင်းအစည်းအဝေးကို မေလ (၂၂) ရက်မှ (၂၃) ရက် ၂၀၁၇ ထိုမြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM) တွင်ပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးသို့ ပြည်သာသနာမှ ဆရာတော်အလက်ဇန္ဒား ပြီးချို (ကျန်းမာရေးကော်မရှင်)၊ ဘုန်းတော်ကြီးခရစ္စတိုဖာရ်ချို (ဝိညာဉ်ရေးလမ်းညွှန်၊ ဘုန်းတော်ကြီး ဒေါ်မိနစ်သီဟ (စိန်ဖရန်းစစ် ဇေးဗီယာကုသိုလ်ဖြစ်ဆေးခန်း)၊ ဒေါက်တာ ချိုလေးမာ (MCHAN ဥက္ကဋ္ဌ)၊ MCHAN ဝန်ထမ်းများနှင့် မြန်မာကက်သလစ် HIV/AIDS အဖွဲ့ဝင်၊ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ဖိလစ်ပိုင်တွင် ပြုလုပ်သော (CAPCHA) အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဆရာတော် အလက်ဇန္ဒားပြီးချို၊ ဒေါက်တာချိုလေးမာနှင့် မဂျူလီယာ အေးသီတာမှ ၂၀၁၆ (CAPCHA) ခြောက်ကြိမ်မြောက် အစည်းအဝေးမှ အကြောင်းအရာများကို ပြန်လည် မျှဝေခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သော (၂၀၁၇) CARITAS အလုပ်ရုံ အစည်းအဝေးမှ အကြောင်းအရာများကိုလည်း မဂျူလီယာ အေးသီတာမှပြန်လည်မျှဝေခဲ့ပါသည်။ ထို CARITAS ဗီယက်နမ် အစည်းအဝေးမှ ရရှိခဲ့သော ကိုယ်ကျင့်တရားနှင့်ဆိုင်သော HIV/AIDS ကာကွယ်ရေးလုပ်ငန်းနှင့် ပြုစုစောင့်ရှောက်ရေးလုပ်



ငန်းများကို မျှဝေခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယနေ့တွင် တက်ရောက်လာသောအဖွဲ့ဝင် အသီးသီးမှ မိမိတို့၏အဖွဲ့ရှိ HIV/AIDS အခြေနေတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်ခဲပြဿနာများ၊ ထိရောက်မှုများကို တင်ပြခဲ့ကြပါသည်။ MCHAN အနေဖြင့်လည်း တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးမှ လိုအပ်နေသောအဖွဲ့ဝင်များအား အလှူငွေ ပေးခဲ့ပါသည်။ MCHAN အဖွဲ့နှင့် အဖွဲ့ဝင်များအနေဖြင့်

လည်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုမရှိဘဲ HIV လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ အစည်းအဝေး ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ HIV အခြေအနေအဖွဲ့အသီးသီးရှိ ကြုံတွေ့နေရသော ရင်ဆိုင်မှုများ ပြဿနာများကို ဝိုင်းဝန်း၍ အကြံညှုကောင်းများပေးရန် လိုအပ်နေသော ကျန်းမာရေးဝန်ဆောင်မှု ချိတ်ဆက်ပေးခြင်း၊ လိုအပ်နေသော ငွေကြေးများကိုပေးနိုင်ခဲ့ပါသည်။ ထိုသို့ HIV ပိုးဖြင့်အသက်ရှင်

နေထိုင်သူတို့၏ အဓိက လိုအပ်နေသော ကျန်းမာရေး ဝန်ဆောင်မှုများ၊ ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် မြန်မာကက်သလစ် HIV/AIDS ကွန်ယက် (MCHAN) မှအလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။ အကယ်၍ လှူဒါန်းလိုပါက ၀၁-၅၀၁၃၇၇ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ Elizabeth ဟောမာလွင်

ဆလေးရှင်းဘရာသာရ်များတစ်သက်သစ္စာခံယူပွဲ



ဖိလစ်ပိုင်နိုင်ငံတွင် သီဩရိယာလော ဂျီပညာ သင်ယူနေကြသော ဆလေးရှင်း ဘရာသာရ်များသည် ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ခရစ်ယာန်တို့အားမှိုင်းမ တော်မူသောသခင်မ ဘုရားကျောင်းဝင်း၌ သူတော်စင် သစ္စာသုံးပါးကို ရာသက်ပန် ပြုလုပ်ပူဇော်ခဲ့ကြသည်။

မြန်မာပြည်မှ ဆလေးရှင်းဘရာ သာရ် ၈ ပါး အပြင် ဖိလစ်ပိုင်နိုင်ငံမှ ဘရာသာရ် ၂ ပါး၊ အင်ဒိုနီးရှားနိုင်ငံမှ ဘရာသာရ် ၁ ပါး၊ စုစုပေါင်း ဘရာသာရ် ၁၁ ပါးတို့သည် ဘုရားရှင်၏ ချစ်ခြင်းဖိတ်ခေါ်

သံကိုနားစွင့်တုန့်ပြန်ကာ ဆလေးရှင်း ဘဝ ဖြင့် လူငယ်များအတွက် တစ်သက်တာ ဆက်ကပ်ခဲ့ကြသည်။ ရဟန္တာ ဂွန်ဘော့စကို ၏ ဆလေးရှင်းများ အသင်းဂိုဏ်း၏ အကြီးအကဲဖြစ်သူ Rev. Fr. Angel Artim အား ကိုယ်စားပြု နေရာယူထားသော ဖိလစ်ပိုင်နိုင်ငံ မြောက် ပိုင်းနယ်စီးအကြီး အကဲဖြစ်သူ Rev. Fr. Anthony Paul Bicomong (SDB)၏ မျက်မှောက်၌ ဘုရားသခင် ပေးအပ်တော်မူသော လူငယ်ကယ်တင်ခြင်း လုပ်ငန်းကို ဆလေးရှင်း ညီအစ်ကို အသင်း သားများနှင့်အတူ လက်တွဲ ဆောင်ရွက်

လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဆင်းရဲခြင်း၊ ဖြူစင်ခြင်း၊ နာခံခြင်း သူတော်စင် သစ္စာသုံးပါးကို ရာသက်ပန် ကျင့်ဆောက်တည်ပါမည်ဟု ကတိသစ္စာပြု ခဲ့ကြသည်။

ရဟန္တာဂွန်ဘော့စကိုသည် ခေတ် ကိုကြိုမြင် သူတော်စင်တစ်ပါးဖြစ်သည်နှင့် အညီ ခေတ်အချိန်အခါ၏ လိုအပ်ချက် အလျောက် တုန့်ပြန် ဖြည့်ဆည်းနိုင်ရန် အတွက် သူ၏အသင်းဂိုဏ်းကို ရဟန်းတော် များသာမက ဘရာသာရ်ကြီးများနှင့်ပါ ပူးတွဲ ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။

ထို့ကြောင့် ဆလေးရှင်း ဘရာ သာရ်များသည်လည်း ရဟန်းတို့၏ ဝိနည်းမှ အပ ရဟန်းတော်များနည်းတူ သူတော်စင် သစ္စာကိုခံယူ၍ မိမိဘဝကို ပေးဆပ်နေ သောသူတော်စင်များ ဖြစ်သည့်အတွက် ကြောင့် ရဟန်းများနှင့် တန်းတူညီတူအ ကျိုးခံစားခွင့်လည်းရှိသည်။ ၎င်းတို့သည် ရဟန်းဘောင်သို့ တက်လှမ်းရန် ဆန္ဒမရှိ သောကြောင့် တစ်သက်ဘရာသာရ်ဘဝဖြင့် မိမိဘဝကို လူငယ်များကောင်းကျိုးအတွက် ပူဇော် ဆက်ကပ်ကြသည်။

ဆလေးရှင်းဘရာသာရ်များသည် သင်တန်းဝတ်ရုံကို ဆင်မြန်းခြင်းမရှိဘဲ ခရစ္စ တူးတိုင်ကိုသာ မြတ်မြတ်နိုးနိုး ခံယူဆွဲလေ့ ရှိကြသည်။ တစ်သက်သစ္စာခံယူခဲ့ကြသော မြန်မာပြည်မှ ဆလေးရှင်းဘရာသာရ် (၈) ပါးအနက် မြစ်ကြီးနားသာသနာမှ Bro. James Mung Aung (SDB) သည် ဆလေးရှင်း ဘရာသာရ်ကြီး ဘဝဖြင့် မိမိကိုယ်ကို ရာသက်ပန် ပူဇော်ခဲ့သည်။ ယခုဆိုလျှင် မြန်မာပြည် ဆလေးရှင်းအ သင်းဂိုဏ်း၌ တစ်သက်သစ္စာ ခံယူပြီး လူငယ်များအတွက် ဆက်ကပ်ပူဇော်နေ သော ဆလေးရှင်းသူတော်စင် (၄၆) ပါး ရှိပြီဖြစ်သည်။

သီကိုရှင်း

ကရုဏာရေးသီလရှင်များ၏ တစ်လတာ မွမ်းမံသင်တန်းနှင့် ဝတ်စောင့်ခြင်း

လျှိုင်ကော်ကတ်သလစ်သာသနာ နာနတ်တောတိုက်နယ်ရှိကရုဏာရေးသီလ ရှင်အသင်းဂိုဏ်း ဗဟိုကျောင်း (St. Agnes's Convent) တွင် ၂၀၁၇ ဧပြီလ ၁၉ ရက်မှ မေလ ၂၉ ရက်နေ့အထိ ကရုဏာရေး သီလရှင်များ၏ တစ်လတာ မွမ်းမံသင်တန်း နှင့် ဝတ်စောင့်ခြင်း အခမ်းအနား တစ်ရပ် ကို ပြုလုပ်ခဲ့သည်။

တစ်လတာ မွမ်းမံခြင်း သင်တန်း ကာလတွင် စစ္စတာရ် Benedatta Nu Nu မှ Psalms in relation to the Theology of the Cross ဘာသာရပ်ကိုလည်ကောင်း၊ Fr. Paul Tinreh မှ ပုပ်ရဟန်းမင်းကြီးပေါလ် (VI) ၏ သစ္စာသုံးပါးခံ သူတော်စင်များ အတွက်ရေး သားထားသည့် စာချွန်ဖြစ် သော Evangelica Testificasio ကိုလည်း ဝေမျှပေး သွားခဲ့သည်။ ထို့နောက် စိတ်ခံစား မှုများ အကြောင်း သိကောင်းစရာနှင့် ၎င်းတို့ ၏ အကျိုးပြု သက်ရောက်မှုများ (Formation of emotions and their impact on a person's life) အကြောင်း Sr. Maria Goretin W (ထိုင်း) မှ ဥပမာများစွာနှင့်တကွ ဝေမျှသင်ကြားပေးခဲ့ပြီး ထို့နောက်တွင် တစ် ရက်တာ အချိန်ယူကာ တိုက်နယ်အတွင်းရှိ ဘာသာတူများအိမ်သို့ သွားရောက်လည် ပတ်ခြင်း ၊ စကားစမြည်ပြောဆိုခြင်းနှင့် ဆု တောင်းပေးခြင်းများ ပြုလုပ်ကာ တမန် တော်ဆိုင်ရာ အတွေ့အကြုံ များကိုရယူခဲ့ကြ

ခြင်း၊ ပြန်လည်ဝေမျှခြင်းများကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် Sr. Agnes Petha ကအသင်း ဂိုဏ်းဆိုင်ရာ လမ်းညွှန်မှုများ၊ တောင်းဆိုမှုများနှင့် လိုက် နာဖြည့်စွက်ရန် လိုအပ်ချက်များပါဝင်သည့် (Document of the Institute) ပြန်လည် သုံးသပ်ပေးခြင်းအားဖြင့် အသင်းဝင်တစ်ဦး အနေဖြင့် ပိုင်ဆိုင်မွေးမြူ ရမည့် စိတ်နေစိတ် ထားနှင့် ပါရမီများကို တစ်ဖန် အားသစ် လောင်းပေးခဲ့သည်။

ကရုဏာရေး အသင်းဂိုဏ်းကို တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည့် စိန်စီချင်းဇာ၏ "ဝိညာဉ်ရေး အသက်တာနှင့် ကားတိုင်တော်မှ အလင်းတရား" ဟူသော ခေါင်းစဉ်အား ဖြင့်လည်း Sr. Mary Agnest မှဆက်လက် ဝေမျှသွားခြင်းအားဖြင့် စိန်စီ ချင်းဇာ၏ စိတ်ထားဖြင့်ပြည့်ဝကာ ကားတိုင် ထက်မှဘုရား သခင်အလိုတော်ကို ရှာဖွေ ဖြည့်စွက်နိုင်ရန် အားတက်သရော ကူညီ ပေးခဲ့သည်။

သင်ခန်းစာ တစ်ခုစီ၏ အဆုံးနေ့ တွင်ပြန်လည် သုံးသပ်ခြင်းနှင့် ဆုတောင်း ခြင်းနေ့များကို လည်းပြုလုပ်ကာ သီလရှင် များတို့သည် မိမိတို့၏ ဆက်ကပ်သည့် အသက်တာ အတွက်လိုအပ်သည့် ခွန်အား အဖြာဖြာကို ရယူခဲ့ကြသည်။ ထိုသင်တန်း တွင် မြန်မာနိုင်ငံမှ ပထမယာယီ သစ္စာပြု ထားသော ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိ



ယနှစ်များမှ သီလရှင်များအပြင် ထိုင်းနိုင်ငံမှ ပထမ ယာယီသစ္စာပြုထားသော သီလရှင် သုံးပါး ပါဝင်ကာ စုစုပေါင်းသီလရှင် (၂၄) ပါးတို့ ပါဝင်တက်ရောက် နိုင်ခဲ့ပါသည်။ ထို့နောက်တွင် ဝတ်စောင့်ခြင်းကို Fr. Titus (SJ) မှ ဦးဆောင်ပေးပြီး ပထမနေ့မှစတင် ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ထောက်ရှုခြင်း ကျွန်ုပ်တို့၏ ဆိုးညစ်မှု ဘုရားသခင်၏ ဖိတ်ခေါ်ချက်၊ သိမှတ်ရန် နည်းလမ်းနှစ်သွယ်၊ ကျွန်ုပ်တို့၏တုံ့ပြန်မှုနှင့် အသစ်သော အသက်တာဟူသော ခေါင်း စဉ်များအောက်တွင် ဖာသာရ်၏ ပို့ချချက် များအပေါ် ပြန်လည်သုံးသပ်ခြင်းဆုတောင်း ခြင်းများဖြင့် သီလရှင်များတို့သည် မိမိဘဝ ဆက်ကပ်ခြင်း အသက်တာတို့ကို ပြန်လည်

သုံးသပ်ကာ ဝိညာဉ်များ ခွန်အားများကို ရယူခဲ့ကြသည်။ ဝတ်စောင့်ခြင်းတွင် သက် ကြီးပိုင်း သီလရှင်များ အချို့လည်းပါဝင်ကာ စုစုပေါင်း(၃၄)ပါးက ဘုန်းတော်ကြီး၏လမ်း ညွှန်မှုအောက်တွင် ဝိညာဉ်ရေးခွန်အားကို အားပါးတရ သောက်သုံးခဲ့ကြသည်။ ၂၀၁၇ မေလ ၂၉ ရက် (တနင်္လာနေ့)တွင် ကျေးဇူး တင်မတ္တားတရားတော်မြတ်နှင့်အတူကျေးဇူး ရှင်များဖြစ်ကြသော ဖာသာရ် TITUS (SJ) ST. AGNES'S CONVENT မှ တာဝန်ခံ သီလရှင်နှင့် နည်းမျိုးစုံဖြင့် ကူညီပေးခဲ့ကြ သော ကျေးဇူးရှင်များအားလုံးကို နှုတ်ဆက် ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ CBCM-OSC

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်၏ ၂၀၁၇-ခုနှစ်၊ ဒုတိယ (၆) လပတ် မျက်နှာစုံညီ အစည်းအဝေး

စုစည်းတင်ပြသူ - ဖိသားရ် မောရစ်ညွန့်ဝေ
(အမှုဆောင်အတွင်းရေးမှူး)
ခါတ်ပုံ - CBCM-OSC

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်၏ ၂၀၁၇-ခုနှစ်၊ ဒုတိယ(၆) လပတ် မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ ၆-၇၊ ၂၀၁၇ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM)တွင် ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ပြန်လည်ထူထောင်ရေး (Nation Building) ၌ ကက်သလစ်သာသနာတော် အနေဖြင့် မည်သည့် အပိုင်းကဏ္ဍမှ ပါဝင်မည့်အကြောင်းကို ကော်မရှင်များ၊ ပြင်ပ ပညာရှင်များဖြင့် ဆွေးနွေး အဖြေရှာရန် အစီအစဉ်ရှိထားပြီးဖြစ်သောကြောင့် ပုံမှန်အားဖြင့် (၅)ရက် ကျင်းပ လေ့ရှိသော မျက်နှာစုံညီအစည်းအဝေးကို ယခုတစ်ခေါက်တွင် (၂)ရက်သာ ပြုလုပ်ခဲ့ပါသည်။

ကျင်းပပြီးစီးခဲ့သော အစည်းအဝေးမှ ဘာသာဝင်လူအများ သိရှိအပ်သော အကြောင်း အရာများကို ဖော်ပြအပ်ပါသည်။

ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အမှုဆောင်ကော်မတီဝင်များရွေးချယ်ခြင်း

ယခု အစည်းအဝေးတွင် အမှုဆောင်ကော် မတီဝင်များကို ပြန်လည်ရွေးချယ်ရာ၌ ဥက္ကဋ္ဌအဖြစ် ဆရာတော် ဖဲလစ် လျန်ခင်ထန် ပြန်လည်ရွေးချယ်ခံရသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌအဖြစ် ဆရာတော် ဂျွန်မန်းဆိန်းဟို၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာတော် ဂျွန်စောယောဟန်၊ ဘဏ္ဍာထိန်းအဖြစ် ကာဒီနယ် ချားလ်စ်ဘိုနှင့် ကော်မတီဝင် အဖြစ် ဆရာတော် စတီးဖင်းဇေယျာဖဲတို့အား ရွေးချယ်ခဲ့ကြပါသည်။

တရားဓမ္မရေးရာအသင်း (Office of Theological Concerns - OTC) ၏ တာဝန် ခံ အကြီးအကဲအဖြစ် ဆရာတော် အားသိုက်အား ရွေးချယ်ခန့်အပ်ခဲ့ကြသည်။

ဗာတိကန်မှ ကာဒီနယ် ဖီလိုနီ ဖာနန်ဒို၏ မြန်မာပြည်သုံးထိန်းခရီးစဉ်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်သည် လူအပေါင်းတို့အား ဧဝံဂေလိတရားတော်ဟောကြားရေးဆိုင်ရာ ဗာတိကန်ရုံးတော်၏ အကြီးအကဲ ကာဒီနယ် ဖီလိုနီ ဖာနန်ဒိုအား လာမည့် ၂၀၁၈-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် (၁၁၆) ကြိမ် မြောက် ညောင်လေးပင် လုဒ်မယ်တော်သခင်မ ပွဲတော်ကြီးသို့ ကြွရောက်ချီးမြှင့်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးများ၏ နောက်တစ်ကြိမ် (၆)လပတ် မျက်နှာစုံညီအစည်းအဝေးကို ၂၀၁၈-ခုနှစ်၊ ဖေဖော်ဝါရီလ (၅-၈)ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကာဒီနယ် ဖီလိုနီ ဖာနန်ဒိုသည် အစည်းအဝေးနေ့အမိ ကြွရောက်လာရန် ဖိတ်ကြားသွား မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ညောင်လေးပင်မြို့၌ ကျင်းပမည်ဖြစ်သော ဦးပဉ္စင်းကြီး (၂၉)ပါး၏ ရဟန်းသိက္ခာကင်ပွဲသို့ ကာဒီနယ် ဖာနန်ဒို ကြွရောက်ပြီး သိက္ခာတင်ပေးမည် ဖြစ်သည်။ ဦးပဉ္စင်းကြီး (၂၉)ပါးမှာ လားရှိုးသာသနာမှ (၅)ပါး၊ မန္တလေးသာသနာမှ (၅)ပါး၊ ဟားခါးသာသနာမှ (၄)ပါး၊ ကလေးသာသနာမှ (၃)ပါး၊ ဖယ်ခုံသာသနာမှ (၃)ပါး၊ ပုသိမ်သာသနာမှ (၃)ပါး၊ ရန်ကုန်သာသနာမှ (၂)ပါး၊ လှိုင်ကော်သာသနာမှ (၂)ပါး၊ ပြည်သာသနာမှ (၁)ပါး၊ မော်လမြိုင်သာသနာမှ (၁)ပါးတို့ ဖြစ်ကြသည်။

ဗာတိကန်၏ အတည်ပြုချက်ရယူတော့မည့် မြန်မာပြည်မှ မွတ္တရားတရား ပူဇော်ခြင်း စာအုပ်များ

အသစ်ထွက်ရှိခဲ့သော မွတ္တရားတရားပူဇော်ခြင်းဝိနည်းနှင့်ပတ်သက်၍ ဗာတိကန်က တရားဝင် အတည်ပြုချက်ရယူရန် တင်ပြသွားမည့် ဘာသာစကားအသီးသီးဖြင့် ပြန်ဆိုထားသော မွတ္တရား တရားပူဇော်ခြင်းဝိနည်းစာအုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ၁။ မြန်မာဘာသာစကား
- ၂။ တီးတိန်ချင်းဘာသာစကား



ဆရာတော်ကြီးများသည် အစည်းအဝေးကို နံနက် ၆:၃၀ နာရီတွင် မွတ္တရားတရား အတူတကွ စုပေါင်းပူဇော်ခြင်းဖြင့် စတင်လေ့ရှိပါသည်။



- ၃။ မင်းတပ်ချင်းဘာသာစကား
- ၄။ အရှိုချင်းဘာသာစကား
- ၅။ ကယားဘာသာစကား
- ၆။ ဟားခါးချင်းဘာသာစကား
- ၇။ စကောကရင်ဘာသာစကား
- ၈။ ပိုးကရင်ဘာသာစကား
- ၉။ ရှမ်းဘာသာစကား
- ၁၀။ အခါဘာသာစကား
- ၁၁။ လွန်ဘမ်းချင်းဘာသာစကား
- ၁၂။ ဖလမ်းချင်းဘာသာစကား
- ၁၃။ ဇိုတွန်ချင်းဘာသာစကား
- ၁၄။ လောင်တူချင်းဘာသာစကား
- ၁၅။ ဂေဘားဘာသာစကား တို့ဖြစ်ကြသည်။

ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်၏ကျောင်းအုပ်သစ်

လူအပေါင်းတို့အား ဧဝံဂေလိတရားတော်ဟောကြားရေးဆိုင်ရာ ဗာတိကန်ရုံးတော် က ပြင်ဦးလွင်ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းအုပ်ဘုန်းတော်ကြီး အဖြစ် တောင်ကြီးဂိုဏ်းချုပ်သာသနာမှ ဖိသားရ် ပီတာသန်းအား ခန့်အပ်လိုက်ပါသည်။

မှတ်ချက်။ ဆရာတော်ကြီးများ၏ မျက်နှာစုံညီ အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ် ဇွန်လနှင့် ဇူလိုင်လ တို့တွင် ပြုလုပ်လေ့ရှိသည်။ ပုံမှန်အားဖြင့် အစည်းအဝေးကို အမှတ် ၂၉၂ (က) ပြည်လမ်း ရန်ကုန်မြို့တွင် တည်ရှိသော ဆရာတော်ကြီးများ၏ အဖွဲ့ချုပ် ကျောင်း တိုက်တွင် ပြုလုပ်ကျင်းပပါသည်။



မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ကျောင်းတိုက်တွင်ရှိသော ဆရာတော်ကြီးများ၏အစည်းအဝေးခန်းမ

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရသော ကလေးသာသနာ ဂိုဏ်းအုပ် ဆရာတော် ဖဲလစ် လျန်ခင်ထန် နှင့် တွေ့ဆုံမေးမြန်းခြင်း



မေး - မင်္ဂလာပါဆရာတော်ဘုရား။ ဆရာတော်ကို ဥက္ကဋ္ဌ အဖြစ် နောက် သုံးနှစ် သက်တမ်း အတွက် ပြန်လည် ခန့်အပ်လိုက်တယ်လို့ ကြားရပါတယ်။ ဂိုဏ်းအုပ်ချုပ်ရေး ဆရာတော် ဘုရား။ ဒီဥက္ကဋ္ဌ တာဝန် ကို ဘယ်လိုဆက်လက်ပြီး ထမ်းဆောင်မယ်လို့ စိတ်ကူး ထားပါသလဲဘုရား။

ဖြေ - ဒီကိစ္စလေးကတော့ ဘာပဲဖြစ်ဖြစ် တိုမြန်မာပြည် ကက်သလစ် အသင်းတော် အနေ နဲ့တော့ တတ်အားသလောက် ခွန်အားစိုက်ပြီးတော့ ဆရာတော်ကြီးတွေ တစ်ပါးချင်းစီနဲ့ ကော်မရှင်တွေနဲ့ တတ်အားသလောက်တက်ညီလက်ညီနဲ့လုပ်ဖို့ ကြိုးစားသွားဖို့တော့ စိတ်ကူးထား ပါတယ်။

မေး - တပည့်တော်တို့ အခုလုပ်နေတဲ့ သာသနာ စီမံကိန်း ရေးဆွဲနေတဲ့ နေရာမှာ ထွက်လာတဲ့ ရည်မှန်းချက်တွေ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံ အမှန်တကယ်လိုအပ်နေတဲ့ အရာတွေလို့ မြင်ပါသလားဘုရား။ ပြီးတော့ ဘယ်အချက်တွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲဘုရား။

ဖြေ - ကျွန်တော်အနေနဲ့တော့ Education ရဲ့ Moto (ပညာရေးရဲ့ ဆောင်ပုဒ်) နဲ့ တိုင်းပြည်ရဲ့ တိုးတက် ရေးအတွက် တွဲထားချင်ပါတယ်။ Transformation of the country begins at the class room. (တိုင်းပြည်ရဲ့ အသွင်သဏ္ဍာန် ပြောင်းလဲခြင်းဟာ စာသင်ခန်းထဲမှာ စတင်ပါတယ်) အဲဒီတော့ ပညာရေး၊ ပညာရေး၊ ပညာရေး Education of the mind , interlectual and moral, character formation, integral or wholistic education. (စိတ်သဘောထားရဲ့ ပညာရေး၊ ဦးနှောက်ရဲ့ ပညာရေး၊ ကိုယ်ကျင့်တရားစာရိတ္တ ပညာရေး၊ အလုံးစုံ ဘက်စုံ ပညာရေး) အဲဒါအရေးကြီးမယ်ထင်ပါတယ်။ အဲဒါတွေကို ဘယ်မှာ စလုပ်ဆောင်ရမလဲဆိုတော့ Children and woman အမျိုးသမီးနဲ့ ကလေးလေးတွေ။ အထူးသဖြင့် ကလေးငယ်တွေ ငယ်ရွယ်စဉ်ကတည်းက သူတို့တွေရဲ့ ဦးနှောက်ထဲမှာ ထည့်ထားရမယ်။

နောက်ထပ် အရေးကြီးတဲ့ အရာတွေကတော့ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ ဓမ္မဦးချလုပ်ကိုင်စားသောက် နေထိုင်သူတို့ရဲ့ အခွင့်အရေးတို့ အဲဒါတွေကို လုပ်သွားနိုင်တယ်လို့ ထင်တယ်။ ပညာရေးကတော့ အဓိက ကျတဲ့ အရာဖြစ်ပါတယ်လို့ ပိုပြီး ခံစား ရတာပေါ့။

မေး - နောက်တစ်ခုကတော့ ဗာတီကန်နဲ့ မြန်မာနိုင်ငံအကြား သံတမန် ဆက်သွယ်ရေး ထူထောင်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးချင်ပါတယ်ဘုရား။ ဆရာတော်ဘုရား ကိုယ်တိုင်လည်း အသင်းတော်ရဲ့ သံတမန်ရေးရာများမှာ ပါဝင်ခဲ့ဖူးတဲ့အတွက် ပြောပြပေးစေချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံထဲမှာ အကောင်းမြင်တာတွေ ရှိသလို မကောင်းမြင်တာတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ဒီသံတမန် ဆက်သွယ်ရေးကနေ အဆိုးအကောင်း ဘာတွေ ဖြစ်လာနိုင်ပါသလဲဘုရား။

CBCM-OSC မှ တွေ့ဆုံမေးမြန်းသည်။

ဖြေ - သံတမန်ဆက်သွယ်ရေး လုပ်ငန်းဆိုတဲ့ နေရာမှာ ပထမဦးဆုံး ရှေ့တန်းတင်ရမှာက ကျွန်ုပ်တို့ဟာ ကောင်းသော တစ်စု ဖြစ်ရမယ်။ ဆားတို့ အလင်းတို့ ဖြစ်ရမယ်။ ဧဝံဂေလီတရားတော်ရဲ့ တန်ဖိုးတွေပေါ့။ အသင်းတော်ကြီးက လောကကြီးထဲမှာ သတင်းကောင်းရဲ့ တန်ဖိုးတွေထည့်ခြင်းအားဖြင့် အခြားဘာသာတွေနဲ့ရော ဘာသာ အချင်းချင်းအကြား ဆွေးနွေးမှုတွေ လုပ် ခြင်းအားဖြင့် ကောင်းကောင်းမွန်မွန်လေးလေးစားစား အပြန်အလှန် စောင့်ရှောက် ခြင်းအားဖြင့် ဘာသာရေးလွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေအတွက် အသင်းတော်အနေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ အခွင့်အလမ်းတွေ ရတာပေါ့။ သူတစ်ပါးကို လွှမ်းမိုးဖို့၊ ထိန်းချုပ်ဖို့တော့ လုံးဝ မဟုတ်ပါဘူး။ ကောင်းသော ဆက်ဆံရေးနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေကို ဖော်ဆောင်မယ်။ အရင်တုန်းက ဒါမျိုးတွေ မရှိခဲ့ဘူးဆိုတော့ သံသယစိတ်တွေ ရှိကြမှာပေါ့။ လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးပြုဖို့ပဲ အသင်းတော်က လုပ်မှာပါ။ တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် အကူအညီပေးနိုင်မှာပါ။ ဒီလို ဆက်ဆံရေးကြောင့် ဆိုးကျိုး ဆိုတာ မရှိပါဘူး။ ကောင်းကျိုး တွေပဲရှိမှာပါ။ အသင်းတော်ရဲ့ အတွေ့အကြုံအရ နိုင်ငံခြားတိုင်းပြည်များနဲ့ သံတမန် ဆက်သွယ်တယ်ဆိုတာ အသင်းတော်က ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးပဲ။ နိုင်ငံအများဆုံးနဲ့ ဆက်သွယ်ထားတဲ့ နိုင်ငံလည်း ဖြစ်တယ်။ ကက်သလစ်အသင်းတော်က ဘယ်သူ့ကိုမှ ဆိုးကျိုးမပြုဘူး။ မကောင်းတဲ့ မျိုးစေ့တွေ မချပါဘူး။ ကောင်းတဲ့ မျိုးစေ့ပဲ ကြံချမှာပါ။

မေး - နောက်ဆုံးအနေနဲ့ ဒီဆက်သွယ်ရေးကော်မရှင် ဆက်သွယ်ရေး ရုံးကို အကြံဉာဏ်ပေးခဲ့ပါဦး ဘုရား။

ဖြေ - အခုနိုင်ငံက ပွင့်လင်းလာပြီ ဖြစ်တဲ့အတွက် ဆရာတော်အနေနဲ့ အသင်းတော်ရဲ့ လုပ်ငန်းစဉ်တွေကို ကဏ္ဍတွေခွဲပြီး ပီပြင်စေချင်တယ်။ သူတော်စင်အသင်းဂိုဏ်းတွေ အားဖြည့်ရမယ်။ အမျိုးသမီး အမျိုးသား၊ သာမန်ဘာသာဝင်တွေ၊ လူငယ်တွေ အားလုံး လုပ်ဆောင်ရမယ်။ ဒီလုပ်ငန်းတွေ ဟန်ချက်ညီဖို့၊ အချင်းချင်း အပြန်အလှန်ဆက်နွယ်နေနိုင်ဖို့ လူထု ဆက်သွယ်ရေးက နည်းလမ်း ပေါင်းစုံနဲ့ကူညီရမယ်။ ဟဲ့ရွယ် သတင်းဂျာနယ်၊ မျိုးကြံသူ၊ ကြေးစည်စာဆောင်တွေ ဖွဲ့စည်းဖို့၊ ဝတ်ဆိုင် တွေကနေ အစဉ်တစိုက် ထုတ်ပြန်ပေးရမယ်။ သတင်းထုတ် ပြန်ရေးတွေအထိ လုပ်ပေးစေချင်တယ်။ မြန်မာပြည်တွင်းက ဘာသာသူတွေသာမကဘဲ ကမ္ဘာတဝှမ်းမှာ ရောက်နေတဲ့ ကက်သလစ်ဘာသာဝင်တွေ၊ လူအားလုံးဆီရောက်အောင် ပို့ပေးပါ။ အာရှအသံလွှင့် ဌာနနဲ့လည်း တွဲပြီး ကလေးတွေ၊ လူငယ်တွေ လူကြီးတွေအတွက် ဒီသတင်း စကားတွေ ရောက်အောင် ဆက်သွယ်ရေးနည်းလမ်းမျိုးစုံအသုံးပြုပြီး လုပ်ပေးပါ။ ကဏ္ဍတိုင်း ကော်မရှင်တိုင်းရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထုတ်ပြန်ပေးပါ။ အခုခါ အလွန်အချိန်အခါ သင့်တဲ့ ကာလဖြစ်နေပါပြီ။ အကောင်းဆုံးကြိုးစားပြီး ဆက်ကပ်သွားကြရအောင်။ မြန်မာပြည်အတွက်ရော၊ ကမ္ဘာအနှံ့မှာ ကွဲပြားရောက်နေတဲ့ ကျွန်တော်တို့ရဲ့ သိုးစုတွေအတွက် ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ အကျိုးပြုပေးပါ။ ဆာလံ အခန်းကြီး ၁၂၆ မှာ ရေးထားသလို ဘုရားသခင်သာ ငါတို့ဖက်မှာ မရှိရင် ဘာမှ လုပ်နိုင်စွမ်း မရှိပါဘူး။ ဘုရားနဲ့ ပေါင်းစပ်ထားရင် အရာရာကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဘုရားကို အားကိုးပြီး အကောင်းဆုံးအစေခံသွားကြပါဖို့။ ကျေးဇူးတင်ပါတယ်။

ပထမအကြိမ် ကမ္ဘာ့ဆင်းရဲသားများနေ့ သတ်မှတ် ကျင်းပမည်



ပုပ်ရဟန်းမင်းကြီး ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၁၅ ဇူလိုင်လတွင် သွားရောက်ခဲ့သော သာသနာပြုရေးစဉ်အတွင်း ဆင်းရဲသား ကလေးငယ်များအတူရစဉ်

ဗာတီကန်၊ ဇွန်လ ၁၃ ရက် ၂၀၁၇ ခုနှစ်
ပုပ်ရဟန်းမင်းကြီး၏ ပထမ အကြိမ် ကမ္ဘာ့ ဆင်းရဲသားများနေ့ အတွက် ရေးသားပေး ပို့သော သဝဏ်လွှာကို ဗာတီကန်ရုံးတော်မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုသဝဏ်လွှာအရ ကမ္ဘာ့ဆင်းရဲသား များ နေ့ကို ပထမဦးဆုံး အကြိမ်အဖြစ် ၂၀၁၇ ခု နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည်ဖြစ် သည်။ ထိုသဝဏ်လွှာကို ရဟန်းမင်းကြီးက "စကားလုံးတွေနဲ့ မဟုတ် လုပ်ဆောင်ချက်တွေ နဲ့ ချစ်ကြပါဖို့" ခေါင်းစဉ်တပ်ထားသည်။

ပုပ်ရဟန်းမင်းကြီးက "အသင်းတော် တစ်ခုလုံးနှင့် ကမ္ဘာတဝှမ်းလုံးမှ စိတ်ကောင်း နှလုံးကောင်းရှိသူတွေကို ကျွန်ုပ် ဖိတ်ခေါ်ပါ တယ်။ သင်တို့ဆီလက်ဖြန့်ပြီး တောင်းနေတဲ့ ဆင်းရဲသားတွေအတွက် ကူညီထောက်ပံ့ရင်း ဒီ နေ့ရက်ကို ဝမ်းသာပေးပါ။" ဟု မေတ္တာ ရပ်ခံထား သည်။ နိုဝင်ဘာ ၁၉ ရက်မှ ၂၆ ရက်အထိ တစ် ပတ်တာတွင် ဆင်းရဲသားများအတွက် တထူး တခြား ကူညီပေးနိုင်သည့် နည်းလမ်းများကို လည်း ချမှတ်ပေးထားသည်။

Ref: Vatican Radio

လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းအတွက် မန္တလေး CRMDY ၏ ကျောင်းပြင်ပ ပညာရေးပံ့ပိုးမှု

မန္တလေးဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ သစ္စာသုံးပါးခံ သူတော်စင်များ (Conference of Religious Mandalay (CRMDy) အဖွဲ့မှ ရဟန်းသီလရှင်များသည် မိမိတို့တာဝန်ကျရာ သာသနာအုပ်စုအသီးသီးမှ သာသနာ့တာဝန်များကို ထမ်းဆောင်ရင်း လူမှုရေးလုပ်ငန်းများကိုလည်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စုပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ အဖွဲ့အစည်း၏ တာဝန်ခံ ဥက္ကဋ္ဌ Rev. Fr. Peter Myo Khin (SDB) မှ ဦးဆောင်ပြီးလစဉ်စုပေါင်းဝတ်စောင့်ခြင်းကို အသင်းဂိုဏ်းတစ်ခုစီမှ အလှည့်ကျ တာဝန်ယူ ဦးဆောင်စေပြီး ရှေ့လလုပ်ငန်းများအတွက် အစည်းအဝေးကိုလည်း ပုံမှန်လုပ်ဆောင်လျက်ရှိပါသည်။ လူမှုရေးလုပ်ငန်းများအနေဖြင့် အကျဉ်းထောင်များ၊ မိဘမဲ့ကျောင်းများ၊ အမြင်အာရုံချို့တဲ့နေသူများအတွက် ဖွင့်လှစ်ထားသော သင်တန်းကျောင်း၊ HIV နှင့် Cancer ဝေဒနာသည်များစောင့်ရှောက်ရေးဌာန စသည့်နေရာများသို့ အလှည့်ကျသွားရောက်ကြည့်ရှု အားပေးလျက် ရှိပါသည်။

၎င်းအပြင် မန္တလေးမြို့ လူဝန်မှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လမ်းမှားရောက်နေသော လူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ တောင်းဆိုမှုဖြင့် မန္တလေးသာသနာလုံးဆိုင်ရာသူတော်စင်များအဖွဲ့မှ မန္တလေးမြို့ မြောက်ပြင်ရှိ လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွင် ကျောင်းပြင်ပ ပညာရေးကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုနှစ်သည် (၃) နှစ်မြောက်ဖြစ်ပါသည်။ ယခုနှစ်အတွက် ဖွန်လ (၅) ရက်နေ့မှစပြီး ပညာသင်နှစ်ကို အစပြုခဲ့ပါသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ အတန်းလိုက်ခွဲ၍ သူတော်စင်အသင်းဂိုဏ်းအသီးသီးမှ သီလရှင်များသည် စာပေသင်ကြားပေးလျက်ရှိပါသည်။ အစိုးရ စာသင်ကျောင်းတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းအတိုင်းသာ သင်ကြားပေးပြီး လစဉ်စာမေးပွဲ၊ သုံးလပတ် စာမေးပွဲနှင့် အတန်းတင် နောက်ဆုံး စာမေးပွဲကို ပြုလုပ်ပေးပါသည်။ ယောက်ျားလေးဦးရေ (၂၇၅) ယောက်နှင့် မိန်းကလေး ဦးရေ (၆၅) ယောက်ရှိပါသည်။ မိန်းကလေး အားလုံး



ပညာသင်ကြားရန် အခွင့်ရှိသော်လည်း ယောက်ျားလေးများမှာမူ တာဝန်ခံများ၏ ခွင့်ပြုချက်ရသည့် ကလေးများသာ စာသင်ယူခွင့် ရှိပါသည်။ အပေါင်းအသင်းမှားပြီး လမ်းမှားရောက်ကာ စိတ်ထင်ရာလုပ်ရင်း ဥပဒေနှင့် မလွတ်ကင်းသော ပြစ်မှုကျူးလွန်မိခဲ့ကြသောကြောင့် ဤလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံကြရသော်လည်း ပင်ကိုယ်စိတ်ထား အလွန်ကောင်းမွန်ပြီး ပညာရေးကို အခွင့်ကောင်းတစ်ခုဟု ခံယူလျက် သင်ကြားပေးသော စာပေပညာရပ်များကို ကြိုးစားသင်ယူလျက် ရှိကြပါသည်။ တာဝန်ခံ ဘုန်းတော်ကြီး ဦးဆောင်မှုနှင့် သီလရှင် ဂိုဏ်းအသီးသီး၏ ပါဝင်မှုများကြောင့် ကလေးများကို ကျောင်းစာအပြင် စိတ်ပိုင်း ဆိုင်ရာပြုပြင်ရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ ဘဝကိုအရှုံးမပေးဘဲ စိတ်သစ်ကိုယ်သစ်ဖြင့် နေ့စဉ်နေ့တိုင်းဘဝသစ်ကို ရှင်သန်နိုင်ရေး အတွက်လိုအပ်သော ပံ့ပိုးခြင်းသင်တန်းများကိုလည်း အခါအားလျော်စွာစီစဉ်ပေးပါသည်။ ဤပြုပြင်ရေးသင်တန်းကျောင်းတွင် ရောက်လာသောကလေးများ

သည် လမ်းပေါ်ကလေးများဖြစ်ကြပြီး မိဘမရှိ၊ ဆွေမျိုးကင်းကွာ၊ အကူအညီမဲ့စွာဖြင့် ဘဝကို ဦးတည်ရာမဲ့ ဖြတ်သန်းနေရသော ကလေးများဖြစ်ကြပါသည်။

မာတေဦး အခန်းကြီး ၁၀၊ ငယ် ၄၂ တွင်ပါရှိသည့်အတိုင်း "ငါ၏နာမဖြင့် ကလေးသူငယ်များကို ရေအေးတစ်ခွက်ပေးစေကာမူ သင်တို့၏နာမည်သည် ကောင်းကင်နိုင်ငံတော်၌ ရေးထားတော်မူမည်။"

မန္တလေးမြို့ပေါ်ရှိ သစ္စာသုံးပါးခံ သူတော်စင်များသည် အထက်ပါကျမ်းချက်ကို အခြေခံလျက် ကလေးများ၏အနာဂတ်လှပရေးအတွက် စေတနာ၊ မေတ္တာ၊ ဂရုဏာ အရင်းခံထားကာနေ့စဉ် တနင်္လာနေ့မှ စနေနေ့အထိ ဤသင်တန်းကျောင်းသို့ စာပေနှင့် ဗဟုသုတ ပညာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။

သာသနာလုံးဆိုင်ရာ သူတော်စင်များ
မန္တလေးမြို့



နေရာသီလူငယ်သင်တန်းဖွင့်လှစ်ပြီးစီးခြင်း (ရပ်စောက်)

တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ရပ်စောက်တိုက်နယ်အတွင်းရှိ လူငယ် မောင်မယ်များအတွက် ရည်စူး၍ လူငယ်တာဝန်ခံဘုန်းတော်ကြီး Fr. Stephen Myo Layနှင့်အဖွဲ့မှဦးဆောင်သော နေရာသီလူငယ် သင်တန်းတစ်ရပ်ကို မေလ (၂၈)ရက်မှ (၃၁)ရက် အထိ ရပ်စောက်မြို့၊ ဥတ္တံးရပ်ကွက်ရှိ စိန်ဂျူဒီဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

၎င်းသင်တန်းတွင် ဂိုဏ်းချုပ်ဆရာတော် ဘာဆီးလျိုအားသိုက်မှ Ideology to the Youth and Knowledge လူငယ်တာဝန်ခံဘုန်းတော်ကြီး စတီးဖင်း မျိုးလေးမှ လူငယ်နှင့် လက်ထပ်ထိန်းမြားခြင်း၊ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် မာရီယာနီ ညီလုံးမှ လူငယ်များအပေါ် မီဒီယာလွှမ်းမိုးမှု၊ စစ္စတာရ်ထရေးဇာ ဂျိုးမှ လူငယ်နှင့် သမ္မာကျမ်းစာ၊ ဆရာစိုးသူမှ လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးပြဿနာ ကိုအန်ဒြူးမှ ဘာသာပေါင်းစုံ ဆွေးနွေးညှိနှိုင်းစကားပြောဆိုခြင်း၊ ဟီပိုလီးတု(စ်) အိုက်ဇူးမှ လူငယ်နှင့် ခေါင်းဆောင်မှုပညာ စသော ဘာသာရပ်များကို ဝေမျှပေးသွားခဲ့ကြပါသည်။

အဆိုပါသင်တန်းသို့ လူငယ်မောင်မယ် များစုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ပြီး ဖွန်လ၊ (၁)ရက်နေ့၊ နံနက် (၆)နာရီအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသောမစ္စား တရားတော် မြတ် ပူဇော်ခြင်းဖြင့် သင်တန်းကို အဆုံးသတ် ခဲ့ပါသည်။



OSC-TGI

ကက်သလစ် ပညာရေးဆက်ကပ်ဆရာ/မများ သင်တန်းဆင်းပွဲ

မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ ပညာရေးဆက်ကပ်ဆရာ၊ ဆရာမသင်တန်း ဆင်းပွဲကိုမေလ ၂၀ ရက်နေ့တွင် စီတာပူ ဘုန်းတော်ကြီးတိုက်နယ် ပ.လ.နကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန် ECE (Episcopal Commission for Education)၊ JRS (Jesuit Refugee Service)နှင့် မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ ပညာရေး ကော်မရှင်တို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအကြိမ်သည် (၄) ကြိမ်မြောက်ပင်ဖြစ်ကြောင်းသိရသည်။

“ဒီတစ်ခေါက် သင်တန်းဆင်းတဲ့ ဆရာ၊ ဆရာမအရေအတွက်ကတော့ ၃၄ ယောက်ပါ။ ကျွန်တော်တို့ အဖွဲ့အစည်း သုံးခုပေါင်းပြီး ဖွင့်တာဖြစ်တယ်။ ဒီတစ်ခေါက်ကျတော့ ဒီနှစ်အတွက် (၄) ကြိမ်မြောက်ဖြစ်ပါ တယ်”ဟု မြစ်ကြီးနားပညာရေးကော်မရှင် ရုံးတာဝန်ခံ ဆရာပီတာက ပြောသည်။

၎င်းသင်တန်းဆင်းပွဲသို့ မြစ်ကြီးနားကျောင်းထိုင်ဘုန်းတော်ကြီးဒေါက်တာပီတာခါးအောင်တူးကိုယ်တိုင် ပါဝင်တက်ရောက်လာပြီး “ငါနဲ့ ခွဲကွာလျှင် သင်တို့သည် ဘာမှလုပ်နိုင်မည်မဟုတ်။ ရှင်ယောဟန် ၁၅:၅”အား အဓိကထား ဟောပြောခဲ့သည်။ “လူငယ်တိုင်းမှာရှိရမယ့် အချက် (၃) ချက်ရှိတယ်။ ပထမအချက်ကတော့ အင်္ဂလိပ်ဘာသာရပ်ကို ကျွမ်းကျင်အောင် ကြိုးစားရမယ်။ ဒုတိယအချက်ကတော့ ဘာသာရေး



မှာဆက်ကပ်လိုစိတ် ရှိရမယ်။ ပြီးတော့ နောက်ဆုံး အချက်ကတော့ ဘွဲ့ရအောင် ကြိုးစားရမှာဖြစ်တယ်။ ဒါကြောင့် အပေါ်က ကျမ်းပိုဒ်အတိုင်းပဲဘုရားသခင်နဲ့ခွဲလျှင် ဘာမှမတတ်နိုင်တာမို့ သူနဲ့အတူ လျှောက်လှမ်းရမယ်”ဟုဖာသာရ်ကပြောသည်။

Premajor Entrance စာမေးပွဲအောင်မြင်ထားပြီးဆက်ကပ်နေသူမောင်လောဒ်အောင်က “ကျွန်တော်ကတော့ ကကျီးထူမှာ တာဝန်ကျပါတယ်။ အဲဒီဒေသ

မှာကျောင်းဆရာအင်အားအရမ်းလိုနေတာကြောင့် ဒီတစ်နှစ်ကတော့ ကျောင်းဆရာအဖြစ် ဆက်ကပ်သွားမယ်။ ဒီသင်တန်းအားဖြင့်ကလေးတွေ စာတတ်မြောက်ဖို့အတွက် ဆရာ၊ဆရာမတွေဟာအရမ်းအရေးကြီးမှန်း သိလာရပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဆရာမအဖြစ်ဆက်ကပ်သူ မဂျာနန်က “ကျွန်မကတောင်ပေါ်ဒေသတွေမှာ နေထိုင်ပြီး စာမသင်ရတဲ့ ကလေးတွေကို ကျွန်မသိထားသလောက်၊

တတ်မြောက်ထားသလောက်နဲ့ ဆက်ကပ်ရင်းပညာတွေ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဒီသင်တန်းကို လာတတ်ဖြစ်တာပါ” ဟုပြောသည်။

ထို့နောက်ပညာရေးတာဝန်ခံများမှ သင်တန်းပြီးဆရာ၊ ဆရာမများအားသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် ခွန်အားပေးစကားများပြောကြားခဲ့ကြသည်။

ရွှန်ဒေါင်ခဲ

ဟားခါးရုံ လူငယ်သင်တန်း

ခြောက်ကြိမ်မြောက်၊ ဟားခါးရုံ လူငယ်များ တွေ့ဆုံပွဲနှင့် ဘုရားစကား သင်တန်းကို မေလ (၄) မှ (၆) ရက်နေ့အထိ ဟားခါးရုံ ဆတ္တာစီရင်စုတွင် ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ ဟားခါးရုံအတွင်း ချွန်ကျန်းစီရင်စု၊ တီဖူလ်စီရင်စု၊ ဟားခါးစီရင်စု၊ ဆူန်ခွါးစီရင်စု၊ တန်တလန်စီရင်စု၊ ဆတ္တာစီရင်စုနှင့် ကျောဘုတ်စီရင်စု အသီးသီးမှ ယုံကြည်သူ လူငယ်မောင်မယ် (၂၂၁)

ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ယင်း သင်တန်းကို ဟားခါးရုံအတွင်းရှိ လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများနှင့် သီလရှင်များမှ ဦးဆောင်ပြီး ၂၀၁၂ ခုနှစ်မှစ၍နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

သင်တန်းအတွင်း ဘုရားစကား သင်ယူခြင်း၊ လူငယ်အချင်းချင်းခင်မင်ရင်းနှီးစွာ အသိတရား ဖလှယ်ခြင်းများအပြင် စီရင်စုအလိုက် အဆိုအကပြိုင်ပွဲများ၊ တေး

သရုပ်ဖော်ပြိုင်ပွဲများ၊ တစ်ခန်းရပ်ဇာတ်လမ်း ပြိုင်ပွဲများလည်း ပြုလုပ်ခဲ့ကြပါသည်။

Credo ပြိုင်ပွဲတွင် ချွန်ကျန်း စီရင်စုကပထမ၊ ကျောဘုတ်စီရင်စုကဒုတိယနှင့် ထန်တလန်စီရင်စုက တတိယ၊ Solo ပြိုင်ပွဲတွင် ဆူန်ခွါးစီရင်စုက ပထမ၊ ဆတ္တာစီရင်စုက ဒုတိယ၊ Action ပြိုင်ပွဲတွင် တီဖူလ်စီရင်စုကပထမ၊ ကျောဘုတ်စီရင်စုက ဒုတိယနှင့် Drama ပြိုင်ပွဲတွင် ထန်တလန်စီရင်စု

ကပထမ၊ ချွန်ကျန်းစီရင်စုက ဒုတိယနှင့် ဆတ္တာစီရင်စုက တတိယ အသီးသီးရရှိခဲ့ကြပါသည်။

လာမည့် ၂၀၁၈ ခုနှစ် လူငယ်မောင်မယ် တွေ့ဆုံပွဲနှင့် ဘုရားစကား သင်တန်းကို ထန်တလန်စီရင်စု၊ ထန်တလန်မြို့၌ မေလအတွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။

Robert Ca Ling

ဟားခါးသာသနာ (၂၅) နှစ်ပြည့် နှင့် စိန်ဂျိုးဇက်ကာသီဒြယ် (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲ ဖြစ်မြောက်ရေး အစည်းအဝေးကျင်းပ

ဟားခါးသာသနာ တည်ထောင်ခဲ့သည်မှာ လာမည့် ၂၀၁၈ ခုနှစ်တွင် (၂၅)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ ထို့ကြောင့်သာသနာ (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီကျင်းပနိုင်ရန်နှင့် စိန်ဂျိုးဇက်ကာသီဒြယ် (၂၅)နှစ်ပြည့် ဂျူဘီလီပွဲကို ၂၀၁၈ ဧပြီလအတွင်းကျင်းပနိုင်ရန်အတွက် အစည်းအဝေး တစ်ရပ်ကို ၂၀၁၇ မေလ (၁၄) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို စိန်ဂျိုးဇက်ကာသီဒြယ်ရှိ Fr. Roy ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Om Se နှင့် Pastoral ကောင်စီမှဦးဆောင်ပြီးမိခင်အ

သင်း၊ လူငယ်အသင်းနှင့် ဘာသာဝင်မိခင်ဖခင်အသင်းများ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ပွဲတော်ကျင်းပမည့်ရက် မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်ကြွ ရောက်လာနိုင်မည့် ဧပြီလအတွင်းကျင်းပရန် ရက်အတိအကျကို နောက်အစည်းအဝေးမှ ပြန်လည် သတ်မှတ်ရန်နှင့် ပွဲတော်အတွက် ကုန်ကျမည့် ခန့်မှန်းငွေမှာ သိန်း (၅၀၀) ဖြစ်ပြီး ၊ သိန်း (၁၅၀) ကို ဟားခါး သာသနာစီရင်စုမှ ကျခံရန် သာသနာမှ ခွဲဝေပေးခြင်း၊ စိန်ဂျိုးဇက်ကာသီဒြယ် (၂၅) နှစ်ပြည့်ဂျူဘီလီပွဲသည် ဟားခါးစီရင်စုနှင့် သက်ဆိုင်သည့် ပွဲဖြစ်သဖြင့် ရံပုံငွေ စုစောင်းထားရန် လိုအပ်မည် ဖြစ်သည့် အတွက် ဟားခါးစီရင်စုရှိ ဘာသာတူ များအနေဖြင့် လှူဒါန်း

နိုင်သလောက်လှူဒါန်းရန်၊ အလှူရှင်များ ဖိတ်ခေါ်ထားရန်နှင့် အိမ်ထောင်စု အသီးသီးမှလည်းတတ်စွမ်းသလောက်လှူဒါန်းကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဟားခါးသာသနာ(၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီ အတွက် THEME မှာ "GIVE THANKS TO THE LORD FOR HIS INEFFABLE GIFT."

"ဖော်ပြ၍ မကုန်နိုင်သော ဆုကျေးဇူးများကို အောက်မေ့၍ ချီးမွမ်းပါ၏" (၂ ကော် ၉:၁၅) ဖြစ်ပါသည်။

Robert Kyaw Ling.

သာသနာပြုကလေးငယ်များ၏ Yawng Shakawn အမည်ရ သီချင်းအယ်လီဘမ် ရိုက်ကူး

အောင်နန်း၊ မြစ်ကြီးနားသာသနာ



မေလ ၂၂ ရက်နေ့၌ စိန်ကိုလန်ဘန် သုံးထပ်ဆောင်တွင် ယခုနှစ်အတွက် မြစ်ကြီးနားသာသနာ ကလေးသူငယ် (Holy Childhood Association) များ၏ တေးသီချင်း အယ်လီဘမ်အသစ်ကို စတင်ရိုက်ကူးနေပြီဖြစ်သည်။ ၎င်းတေးသီချင်းအယ်လီဘမ်၌ တေး သီချင်းပေါင်း ၁၉ ပုဒ်ပါဝင်မည်ဖြစ်ပြီး ကျင်အနုပညာရှင် သီချင်းရေးဆရာများဖြစ်ကြသည့် ယောဟန်တူးအောင်၊ ဆရာပစီဂျာယော၊ ပစီဇော်ရီနှင့် Bullet N လလ တို့မှ ရေးသားသီကုံး ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သီချင်းအယ်လီဘမ်အသစ်အား ဖွင့်လှစ်လှည့်ဖြန့်ချိသွားမည် ဖြစ်ကြောင်းနှင့် သီချင်းအားလုံးကို ကလေးငယ်များက သီဆိုထား ခြင်းဖြစ်ပြီး သရုပ် ဆောင်ပိုင်း၌လည်း ကလေးအယောက် ၁၇၀ တို့က ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

တာဝန်ခံဘုန်းတော်ကြီး ဒါရိုနော်လောန်က "ကလေးသူငယ်တွေ တိုးတက် ဖွံ့ဖြိုးဖို့ ဆိုတာ လူကြီးတွေမှာ အများကြီးတာဝန်ရှိပါတယ်။ အားပေးဖို့လည်း လိုအပ်ပါတယ်။ အားပေးတယ်ဆိုတဲ့အပိုင်းမှာ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကလေးသူငယ်လုပ်ငန်း တွေမှာ ဦးဆောင်နေသူတွေကိုလည်း အားပေးရမယ်။ ဒီတစ်ခါ အစီအစဉ်မှာ ကလေးတွေ လည်း အရင်ကထက် ပိုပြီး ပါဝင်လာတာကိုတွေ့ရတယ်။ ဒါကြောင့် ပိုင်းဝန်းပြီး အားပေးကြရ အောင်" ဟု ပြောခဲ့သည်။

ရွှန်ဒေါင်ဝဲ

သာသနာပြုကလေးသူငယ်များ သင်တန်း

တောင်ငူသာသနာ။

တောင်ငူသာသနာ ၊မြသာကုန်း တိုက်နယ်၊ ရဟန်းမင်းကြီးဆိုင်ရာ သာသနာ ပြု ကလေးသင်တန်းကို ၂၀၁၇ မေလ ၂၄ မှ ၂၈ ရက်အထိ တိုက်နယ် မွှားရုံ၌ ပြုလုပ် ခဲ့ပါသည်။

Rev. Fr. Dennis Ba Mဂ၊ Rev.Fr. အိုင်သိန်းဝမ်၊ Sr. B. မြတ်နင်းနွယ် Sr. အယ်လ်ဖောင်းဇာ၊ Bro.S.တင်ဝင်းလင်း၊ Bro. Isaac ရွှေဦးနှင့် Sr. မိမိနိုင်တို့မှ ပို့ချ ပေးပြီး သာသနာ အမာခံလူငယ်နှင့် တိုက် နယ် လူငယ်များ ပါဝင်ကူညီပေးခဲ့ပါသည်။ ကလေးများ၂၃၀ ဦး တက်ရောက်ခဲ့ကြ ပါသည်။

ဒက်ဇူးမယ်(ISR)



3rd Miss Universe Myitkyina Winner ဆုရှင်အား အသင်းတော်မှ ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနားမြို့၌ မေ ၁၃ ရက်ည၊ စီတာပူ ကချင်ရိုးရာ မနောင်ကွင်းတွင် စည် စည်ကားကား ကျင်းပခဲ့သည့် 3rd Miss Universe Myitkyina ပြိုင်ပွဲမှ Winner ဖြစ်သူ မရီစလင်းဆိုင်နူးနူးပန်အား ကက် သလစ်အသင်းတော်မှ သီးသန့် ဂုဏ်ပြုချီး မြှင့်ခြင်းကို မေ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည်။

၁၀ နာရီချိန် ပူဇော်သည့် လူငယ် မရွေးတရားတော်မြတ်၌ D.Y.O လူငယ်များ နှင့် မြစ်ကြီးနားတိုက်နယ် လူငယ်တို့မှ ကချင်တိုင်းရင်းသားများ အထွဋ်အမြတ် ထားရာ ကချင်ရိုးရာ ပဝါ၊ အဖိုးတန် ရတနာ ပယင်းဖြင့် ပြုလုပ်ထားသည့် စိပ်ပုတီးနှင့် ဂုဏ်ပြုပန်းစီးများဖြင့် ချီးမြှင့်ခဲ့ကြသည်။

၎င်းအစီအစဉ်အား မြစ်ကြီးနား ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာ ဝိတာ ခါးအောင်တူးမှ ကြီးမှူးကျင်းပခြင်း

ဖြစ်ပြီး "ပထမဦးစွာဖြင့် ရိုစလင်းတို့၏ မိသားစုအတွက် ဂုဏ်ယူပါတယ်။ ရိုစလင်း အနေနဲ့ ဒီလို Winner ဆုကြီးရရှိ ပိုင်ဆိုင် ခြင်းဟာ မိဘနှစ်ပါးရဲ့ မိဘဝတ်နဲ့အညီ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကိုယ်ကြိုးစားရင်ကြိုးစားသ လိုအကျိုးခံစားရမယ်ဖြစ်တယ်။ ဒါကြောင့် လူငယ်များအားလုံး ရိုစလင်းကို အတုယူပြီး ကြိုးစားကြရအောင်"ဟု မိန့်ကြားခဲ့သည်။

မရီစလင်းဆိုင်နူးနူးပန်မှလည်း "ဦးစွာ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပါ တယ်။ ဘုရားသခင်မပါရင် ရိုစလင်းဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ဒီဆုကြီးကို တကယ် ပဲ မမျှော်မှန်းခဲ့ပါဘူး။ ကျွန်မရဲ့ အကောင်း ဆုံးကြိုးစားမှုတွေကြောင့်လဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်အတွင်း ပိုင်းဝန်းဆုတောင်းပေး ခဲ့ကြတဲ့ ဘာသာဝင်တွေကိုလည်း အရမ်း



ကျေးဇူးတင်ပါတယ်ရှင်။ ကချင်ပြည်နယ် ဆုတောင်းပေးကြပါ"ဟု သူက ပြောကြားခဲ့ သည်။ ရှေ့ဆက်ကြိုးစားပါမယ်။ ထပ်ပြီး ထရေဇားအားပန်

လက်ထပ်ထိမ်းမြားခြင်းစက္ကရာမင်းတူးမင်္ဂလာတော်မြတ် စုပေါင်းခံယူပွဲ

မြစ်ကြီးနား ဘုန်းတော်ကြီး တိုက် နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေ ခြင်းဖြစ်သည့် စုပေါင်းလက်ထပ် စက္ကရာမင်း တူးခံယူပွဲကို ယခုနှစ်အတွက် မေလ ၁၇ ရက်နေ့တွင် စိန်ကိုလန်ဘန် ကာသီဒြယ် ကျောင်းတော်ကြီး၌ ထူးခြားစွာ ပြုလုပ် ကျင်းပနိုင်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့ သည့်အချိန်၌ လက်ထပ်မင်္ဂလာတော်မြတ် ခံယူနိုင်ခြင်းမရှိခဲ့သည့် ဇနီးမောင်နှံများအား အသင်းတော်၏ သွန်သင်ဆုံးမခြင်းနှင့်အညီ သန့်ရှင်းမြင့်မြတ်သည့် ထိမ်းမြားခြင်းစက္ကရာ မင်းတူးကို ခံယူနိုင်စေရန် အသင်းတော်မှ နှစ်တိုင်း သီးသန့်ပြုလုပ်ပေးနေသည့် အစီ အစဉ်ဖြစ်သည်။

ယခုနှစ်အတွက် ထူးခြားခြင်းဟု ဆိုရာ၌ ခရစ်နှစ် ၂၀၁၇၊ မေ ၁၇ ရက်နေ့တွင် မင်္ဂလာဇနီးမောင်နှံ ၁၇ တွဲတို့ ထိမ်းမြားခြင်း စက္ကရာမင်းတူး ခံယူနိုင်ခဲ့ခြင်းကြောင့်ဖြစ် သည်။

ဆရာကြီး ဦးရှုဒန်ခန့် ဂျွန်တူးရှန်က "ဒီနေ့ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော် ပြည့်ဝတဲ့နေ့ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်မှာ မင်္ဂလာ ဇနီးမောင်နှံ ၁၇ တွဲတို့ လက်ထပ်ထိမ်းမြားခြင်း စက္ကရာမင်း တူးခံယူခြင်းဟာ အင်မတန်ပဲ ထူးခြားသလို၊ ဇနီးမောင်နှံများအတွက်လည်း မင်္ဂလာရက် မြတ် မှတ်သားရာမှာ အင်မတန် လွယ်ပါ တယ်။ အားလုံးကို Congratulation ပါလို ပြောကြားချင်ပါတယ်"ဟု ပြောခဲ့သည်။

မစ္စားတရားတော်မြတ်ကြီးကို နံ နက် ၉ နာရီတိတိတွင် စတင်ကာဇနီး မောင်နှံ ၁၇ တွဲတို့သည် ကျောင်းထိုင်ဘုန်း တော်ကြီး ဒေါက်တာပီတာခါးအောင်တူး လက်တော်၌ ထိမ်းမြားမင်္ဂလာ စက္ကရာမင်း တူးကို ခံယူခဲ့ကြသည်။

"လက်ထပ်ခြင်းဆိုသည့်အရာကို ရိုးရိုးလေးနဲ့ ကြည့်မယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ အချင်းချင်း ချစ်ခင်ကြင်နာမှုနဲ့ အိမ် ထောင်ပြုခြင်း ဖြစ်ပါတယ်။ သန့်ရှင်းတဲ့



အိမ်ထောင်ဖြစ်ဖို့ ဆိုရင်တော့ ဘုရားသခင် ရှေ့၊ လူရှေ့မှာ ကတိသစ္စာခံယူရမယ်။ အဓိကအားဖြင့် ဘုရားသခင်နဲ့ စာချုပ် ချုပ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်မ တန်မှပဲ အရေးကြီးပါတယ်။ ယနေ့လို ကတိသစ္စာခံယူခြင်းဟာ တစ်သက်တာလုံး အတွက်ဖြစ်သလို တစ်ကမ္ဘာလုံးအတွက် လည်း ဖြစ်ပါတယ်။ ဤနေရာမှာ ခံယူတဲ့

စက္ကရာမင်းတူးဟာ တစ်ကမ္ဘာလုံး အသုံးပြု လို့ရတယ်။ တစ်ကမ္ဘာလုံးကို မျှော်လင့်ခြင်း ခွန်အားတွေ ပေးနိုင်တယ်။ ဒါကြောင့်သန့် ရှင်းမြင့်မြတ်တဲ့ ခရစ်ယာန်အိမ်ထောင်ဖြစ် ဖို့အတွက် အားလုံးပဲ ဘုရားသခင်နဲ့ အတူ အမြဲနေထိုင်ဖို့ လိုအပ်ပါတယ်"ဟု ကျောင်း ထိုင်ဘုန်းတော်ကြီး ဒေါက်တာ ပီတာခါး အောင်တူးက မိန့်ကြားခဲ့သည်။

Ko John

ဦးလောက်ကျေးရွာ၌ မယ်တော်သခင်မ သွေးမျက်ရည်ကျ ထင်ရှားပြခြင်း ၁ နှစ်ပြည့်ပွဲတော်ကျင်းပ



ဝိုင်းမော်ဘုန်းတော်ကြီးတိုက်နယ် ဦးလောက်ကျေးရွာ၌ မယ်တော်သခင်မ သွေးမျက်ရည်ကျ ထင်ရှားပြခြင်း ၁ နှစ်ပြည့် အစီအစဉ်သို့ မြစ်ကြီးနား ဝိုင်းမော်အုပ်သာသ နာ၊ သိုးထိန်းဆရာတော်ကြီး ဖရန်စစ်ဒေါ တန်ကိုယ်တိုင် ကြွရောက်တော်မူပြီး ဆရာ တော်ကြီးနှင့်အတူ မြစ်ကြီးနား ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာပီတာ ခါးအောင် တူး၊ ဝိုင်းမော်တိုက်နယ် တာဝန်ခံဘုန်း တော်ကြီး ဂျိမ်းဇနီးဒီနိုတို့ တက်ရောက်တော် မူခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ မေလမှစတင်ကာ တစ်နှစ်တာအတွင်း မယ်တော်သခင်မသွေးမျက်ရည်ကျထင်ရှား ပြခြင်းအပေါ် တာဝန်ယူ လေ့လာစမ်းစစ်ရန် ဝိုင်းမော် ကျောင်းထိုင်ဘုန်းတော်ကြီးဂျိမ်း

ဇနီးဒီနို၊ မြစ်ကြီးနားကျောင်းထိုင်ဘုန်းတော် ကြီးဒေါက်တာပီတာခါးအောင်တူး၊ စီတာပူ ကျောင်းထိုင်ဘုန်းတော်ကြီး ပီတာမလန် နောင်မော်တို့အား အဖဆရာတော်ကြီးမှ တာဝန်ပေးအပ်ခဲ့ပြီး တစ်နှစ်ပြည့်ချိန်၌ဆရာ တော်ကြီး ဖရန်စစ်ကိုယ်တိုင် ကြွရောက် တော်မူခြင်းဖြစ်သည်။

မစ္စားတရားတော်မြတ်ကို စိန်အီစီဒို ဘုရားကျောင်းတွင် နေ့လည် ၁၀ ခန့်အချိန် ၌ စတင်ပူဇော်ခဲ့ပြီး မစ္စားတရားပူဇော်ခြင်း မစတင်မီ ဒေါ်မာရီယာ ရှုရော့ဂျာဇော်မှ မယ်တော်သခင်မထင်ရှားပြခြင်းအကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။

"အာလုံးကို ဘုရားရှင်ကောင်းချီး ပေးပါစေ။ တစ်ကမ္ဘာလုံးမှာ မယ်တော် သခင်မ ထင်ရှားပြသခဲ့တာ မှန်ပါတယ်။ ထို

နည်းတူစွာဒီဦးလောက်ကျေးရွာမှာလည်း မယ်တော် သခင်မဟာ သွေးမျက်ရည်ကျ ထင်ရှားပြနေပါတယ်။ ကျွန်မကိုလည်း ကျွန်မအသက် ၁၂ နှစ်မှစတင်ပြီး သူမ၏ အစေတော်ခံအဖြစ် အသုံးပြုတော်မူပါ တယ်။ ဒီကျေးရွာမှာ မယ်တော်သခင်မ ထင်ရှားပြခြင်း တစ်နှစ်ပြည့်ပါပြီ။ ကမ္ဘာ လောကကို ပြန်လည်ပြုပြင်ဖို့ ဘုရားသခင် ရဲ့ အစီအစဉ်တော်မြတ်ပင် ဖြစ်ပါတယ်။ ဒီနေ့လို ကိုယ်တိုင် ကြွရောက်လာတဲ့ အဖ ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီးများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ပါ တယ်" ဟု သူမကဆိုသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မယ်တော်သခင်မ ထင်ရှားပြခြင်း အကြိမ် တစ်ထောင်ကျော် ရှိခဲ့ကြောင်း၊ ဤမျှပင် အကြိမ်ရည် များပြားသော်လည်း အသင်း တော်၏ စည်းကမ်းဥပဒေအညီ လေ့လာ စမ်းစစ်ခြင်းအရ ၉ ကြိမ်ကိုသာ အသင်း တော်မှတရားဝင် လက်ခံခြင်းထားကြောင်း၊ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် ၂ လက်ထက်၌ တန်ခိုးတော် ထင်ရှားပြခြင်းဆိုင်ရာ စည်း ကမ်းဥပဒေများ တရားဝင် ထုတ်ပြန်ခဲ့ ကြောင်း၊ အဆိုပါ စည်းကမ်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်နှစ်တာအတွင်း ရရှိခဲ့သည့် ဆရာကျေးဇူး များအတွက် ချီးမွမ်းဖို့နှင့် ပြုမိသောအပြစ် များအတွက် ဘုရားသခင်ထံ ဝန်ချတောင်း ပန်ရမည်ဖြစ်ကြောင်း ဝိုင်းမော်ဆရာတော် ကြီးကမိန့်ကြားတော်မူခဲ့သည်။

"တန်ခိုးတော် ထင်ရှားပြခြင်းမှာ ဘုရားသခင်ရှိတော်မူတဲ့အကြောင်း ဖော်ပြ စေခြင်း၊ မယ်တော်သခင်မဟာ အပြစ်ရှိသူ ကျွန်ုပ်တို့ကို သတိပေးတော်မူခြင်းဖြစ် ကြောင်း၊ ယုံကြည်ခြင်း၏မိခင်၊ အသင်းတော် ၏မိခင်ဖြစ်တဲ့အတွက် လူသားအားလုံး၏ အပြစ်များအတွက် ပူဆွေးခြင်း ဖြစ်သော ကြောင့် ဆုတောင်းဖို့ လိုအပ်ခြင်းကြောင်း" ဝိုင်းမော်တာဝန်ခံ ဘုန်းတော်ကြီး ဂျိမ်းဇနီး ဒီနိုက ပြောသည်။

အဆိုပါ အစီအစဉ်သို့ အနယ်နယ် အရပ်ရပ်မှ လေ့လာသူများနှင့် ဘာသာဝင် များစုစုပေါင်း ၂၀၀ နီးပါးတက်ရောက်လာပြီး မစ္စားတရားတော်မြတ်အပြီးတွင် နေ့လည် စာသုံးဆောင်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြ သည်။

Ko John



ဘော်ဒါအုပ် အရည်အချင်းမြှင့် သင်တန်း

ဘော်ဒါအုပ်အရည်အချင်းမြှင့်သင်တန်း ကို ၂၀၁၇ ဇွန်လ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ တောင်ငူသာသနာ တောင်ငူတိုက်နယ် ကက်သလစ် ဗဟိုကျောင်းတိုက်တွင် သုံးရက်တာ ဘော်ဒါအုပ်သင်တန်းဖွင့်ခဲ့သည်။ သင်တန်းတွင် သင်တန်းသူ/သား (၃၀) ဦး တက်ရောက်ပြီး သင်တန်းပိုချပေးသူများမှာ ဖာသာရီပီလျံထူး၊ စစ္စတာရ်ဒေါ့မိနစ်၊ စစ္စတာရ် ဂျူလီတို့ အဓိကပါဝင်ပို့ချပေးခဲ့ သည်။

အဆိုပါသင်တန်းကိုပညာရေးတာဝန်ခံများမှဦးဆောင် ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသို့ စစ္စတာရ်များ၊ ဘရာသာရ်များ၊ ဘုန်းတော်ကြီးများနှင့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဘော်ဒါအုပ်များကို အရည်အချင်းမြှင့်တင်စေလိုသောရည်ရွယ်ချက်ဖြင့်သင်တန်းပြုလုပ်ခြင်းဖြစ်ပါသည်။

(JP) Htun Myat Aye



စိန်ပက်ထရစ် သာသနာကျောင်းဖွင့်လှစ်



ကလေး ကက်သလစ်သာသနာ၊ ကလေးမြို့၊ ဆရာတော်ကြီး ကျောင်းတိုက်တွင် မေလ(၅) ရက်နေ့၌ စိန်ပက်ထရစ် သာသနာကျောင်းကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စိန်ပက်ထရစ် သာသနာကျောင်း ဖွင့်ပွဲကို မစ္စားတရားဖြင့် အစပြုကာ ကလေး သာသနာပိုင် ဆရာတော်ကြီး ဖဲလစ်မှ ဦးဆောင်ပူဇော်ခဲ့ပါသည်။

မစ္စားတရားတော် အတွင်း ဆရာတော်ကြီးမှ ယခုဖွင့်လှစ် သည့် သာသနာကျောင်းသည် မြန်မာနိုင်ငံ အတွက် အသစ်အဆန်းမဟုတ်ဘဲ သမိုင်းတစ်ကျော့ တိမ်စာမျက်နှာ ၁၉ မှ

ယနေ့ခေတ်မှာ ရိုးရာအကြောင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားသူတွေလည်း အင်မတန် နည်းပါးလာတယ်"ဟု မြစ်ကြီးနား ဖခင်အသင်း ဥက္ကဋ္ဌ ဦးဝါဂါဂျာလီက ပြောသည်။

၎င်းသင်တန်း၌ ရှေ့နေ ဦးအင်

ကော့ခွဲသော သာသနာ ကျောင်းကို ပြန်လည်၍ စာမျက်နှာသစ်ဖွင့်လှစ်ခြင်းသာဖြစ်သည် ဟု မြွက်ကြားခဲ့သည်။

ဆက်လက်ပြီး ယခုခေတ် ကလေးသူငယ် များ၏ ပညာရည်မြှင့်မားမှု ပမာဏအတိုင်း အနာဂတ်ကမ္ဘာ၊ အနာဂတ် မြန်မာပြည်သည် လှ`၏၊ ဆိုး`၏၊ ကောင်း`၏၊ မကောင်း`၏ ဖြစ်တည်လာမည်ဖြစ်၍ အရည်အသွေး ပြည့်ဝသော ကလေး သူငယ်များကို မွေး ထုတ်ပေးရန် လိုအပ်သည်။

ပြည့်ဝစုံလင် သော ပညာသည်အတတ်ပညာတည်း မဟုတ်ဘဲ အသိပညာ

ချိုင်း လနူးမှ ဥပဒေအကြောင်းအရာနဲ့ ပတ် သတ်၍ သင်ကြားပေးခဲ့ပြီး၊ ကချင်ရိုးရာ ဓလေ့အား ဆရာ ဦးအင်ခွန် တူးအောင်၊ ဆရာ ဦးမုန်ခွဲနှင့် ဆရာကြီးဦးအင်ဘောင် ဘွမ်ဇော်လွင် တို့မှ ပါဝင် သင်ကြားပေးခဲ့ကြ ကြောင်း သိရသည်။

တည်းဟူသော တွေး ခေါ်၊ ဆင်ခြင်၊ သုံးသပ်တတ်သော ကိုယ် ရည်ကိုယ်သွေးများ မြှင့်တင်ရန်လိုအပ်ပါ သည်ဟု မြွက်ကြားခဲ့ပါသည်။

မစ္စားတရား အပြီးတွင် စိန် ပက်ထရစ် ကျောင်းဆောင်ကို ကောင်းကြီးပေးခဲ့ကြပြီး နံနက် (၉) နာရီတွင် ကျောင်းအပ်နှံခြင်း အခမ်းအနား ကိုဆက်လက် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကလေး သာသနာပညာရေး ကော်မရှင် ဒါရိုက်တာ Rev. Fr. Andrew Thang Ngaih Lian မှ

၎င်းအမြင်ဖွင့် သင်တန်းကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ရပ်ကွက်အသီးသီးမှ ဖခင် ၄၅ ဦး ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထရေဇားအားပန်

စိန် ပက်ထရစ် သာသနာကျောင်းသည် ကလေးသူငယ်များကို ဗဟိုပြုသည့် ပညာရေးစနစ်ကို ကျင့်သုံးပြီး ကလေးသူငယ်များကို လွတ်လပ်စွာ တွေးခေါ်ခွင့်ပြုပြီး ဆရာသမားများမှ ကလေးသူငယ်များ၏ စိတ်နေသဘောထားများကို ဆွဲထုတ်ယူနိုင်ရန် အရေးကြီးကြောင်းနှင့် ဆရာ/မအနေဖြင့် ကလေးသူငယ်များ၏ စိတ်ဓါတ်ရေးရာ မြှင့်မားလာစေရန် စေတနာ၊ အနစ်နာ၊ ဝါဒနာကို အရင်းခံပြီး နှလုံးလှ ဆရာမျိုးဖြစ်ရန်၊ ကလေးသူငယ်များ၏ အရည်အသွေးများ မြှင့်မားလာစေရန် မိဘများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း မြွက်ကြားခဲ့ပါသည်။

စိန်ပက်ထရစ် ကျောင်းတွင် ပညာအမွေ လက်ဆင့်ကမ်း ပေးရန် ဆရာ/ဆရာမ (၂) ယောက်၊ ကျောင်းအုပ်နှင့် ကျောင်းတော်ကြီး တိုးတက် လာစေရန် အကျိုးဆောင် ဆရာများရှိကြောင်းသိရှိရသည်။ ထို့အပြင် အဆိုပါကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များ စုစုပေါင်း (၄၅) ဦးရှိကြောင်းလည်း သိရှိရပါသည်။

Klay-OSC



သမ္မာကျမ်းစာ နှီးနှော ဖလှယ်ခြင်း သင်တန်း AsIPA Workshop

ကလေးကက်သလစ် သာသနာ၊ တီးတိန်ရုံ၊ လိုင်တီးစီရင်စု၌ မေလ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ သမ္မာကျမ်းစာနှီးနှော ဖလှယ်ခြင်း (AsIPA Workshop) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ကျောင်းထိုင် Rev. Fr. Isaiah Kai Go Thang ၏ ဖိတ်ခေါ်မှုအရ AsIPA တာဝန်ခံ Rev. Fr. Sebastian Mawi ၊ မွေဆရာ John Kap နှင့် မွေဆရာ William Pau တို့ ဦးဆောင် ပေးခဲ့ကြသည်။

သင်တန်းအတွင်းတွင် Rev. Fr. Sebastian Mawi မှ သမ္မာကျမ်းစာ အရေးကြီးသည့်အကြောင်းမြှောက်ကြားခဲ့သည်။ ထို့အပြင် သမ္မာကျမ်းစာ၏ အကျဉ်းချုပ် သမိုင်းနှင့် သမ္မာကျမ်းစာသည် ဖတ်ရှု ထောက်ရှု ဝေမျှ အသက်ရှင်ရမည့် အကြောင်းများကို



လည်းကောင်း ပြောကြားခဲ့သည်။ မွေဆရာ John Kap မှ သမ္မာကျမ်းစာဝေမျှရာတွင် အိမ်နီးချင်းဖြင့် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ခရစ်တော်ကို ဗဟိုပြုပြီး စီရင်စုအချင်းချင်း ချိတ်ဆက်မှု တည်ဆောက်ရန် အရေးကြီးကြောင်းကိုပြောကြားသည်။ မွေဆရာ Wil-

liam Pau မှ သမ္မာကျမ်းစာ ဝေမျှရာတွင် အဆင့် (၇) ဆင့် ကျမ်းစာဝေမျှခြင်းနှင့် ဝေမျှရာတွင် ထားရှိအပ်သော စိတ်နေသဘောထား အကြောင်းကိုလည်း ဝေမျှခဲ့ကြပါသည်။ AsIPA workshop တက်ရောက်သူ စုစုပေါင်း (၆၀) ခန့်နှင့် သီလရှင် (၃) ပါးတို့

ပါဝင်ခဲ့ကြပါသည်။ သင်တန်းတက် ရောက်သူများအနေဖြင့် အားရလှကြောင်း၊ များမကြာမီပင် မိမိတို့၏ ဒေသအသီးသီးတွင် လက်တွေ့ အကောင်အထည်ဖော် မည်ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ကြပါ သည်။
မီး(ကလေး)

(၅၁) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ကျင်းပ

ဗန်းမော်သာသနာ။



ပထမဆရာ ဗန်းချိပုံ



မန်စီတိုက်နယ်။ ၂၇-၅-၂၀၁၇။



ရွှေကူတိုက်နယ်။ ၃.၆.၂၀၁၇။

(၅၁) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အကြောင်းနှင့် အသင်းတော်၏ လူထုဆက်သွယ်ရေးကော်မရှင်အကြောင်းကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ လူထုဆက်သွယ်ရေးကော်မရှင် ဗန်းမော်မှ ဗန်းချိနှင့်စာစီစာကုံးပြိုင်ပွဲကို ဘုန်းတော်ကြီး တပိုင်များ၌ နှစ်စဉ်ကျင်းပပေး

လျက်ရှိရာ ယခုနှစ်တွင် မန်စီနှင့် ရွှေကူဘုန်းတော်ကြီး တစ်ပိုင်တို့ ၌ပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်ဟူ၍ (၃)ဆင့် ကျင်းပခဲ့ရာ မန်စီဘုန်းတော်ကြီးတပိုင်မှ စုစုပေါင်း (၁၈) ဦး၊ ရွှေကူဘုန်းတော်ကြီး တပိုင်မှစုစုပေါင်း(၄၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထိုသို့ ပြိုင်ပွဲလှုပ်ရှားမှုများ ပြုလုပ်ခြင်းအားဖြင့် လူငယ် မောင်မယ်များနှင့် ဘာသာတူများ အနေဖြင့် ကမ္ဘာ့ဆက်သွယ်ရေးနေ့အကြောင်းနှင့် လူထုဆက်သွယ်ရေးကော်မရှင်အကြောင်း ပိုမိုနားလည်လာခဲ့ကြ သည်။ လူထုဆက်သွယ်ရေး ကော်မရှင်

ဗန်းမော်အနေဖြင့် လာမည့်နှစ်တွင် ဤသို့သော ဗန်းချိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲပျော်ပွဲ ရွှင်ပွဲများကို ဗန်းမော်ဂိုဏ်းချုပ် သာသနာ အတွင်းရှိ ဘုန်းတော်ကြီး တပိုင်တိုင်း၌ ကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
Tsa Lum (OSC Banmaw)

ဗန်းမော်သာသနာစိန်ပင်းဆင်း ဒီပေါလ် အသင်း၏အလှူ

စိန်ပင်းဆင်း ဒီပေါလ် အသင်းမှ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် ပညာရေး၌ လိုအပ်သော ကျောင်းသုံး စာအုပ်ဘာဝပင်၊ ခဲတံ၊ ထီး၊ ငွေအားဖြင့် တတ်နိုင်သမျှ ရံပုံငွေရှာပြီး ကျောင်းသားပေါင်း ၁၀၃ ယောက်အား၊ ပံ့ပိုးလှူဒါန်း ပေးခဲ့သည်။

၎င်းအခမ်းအနားကို မေလ (၂၄) ရက် ၂၀၁၇ (အင်္ဂါ) နေ့၌ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စိန်ကိုလန်ဘန် မွှာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တက်ရောက်သူများ၊ တစ်ရာကျော်ဖြင့် အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။

စိန်ပင်းဆင်းဒီပေါလ်အသင်း (ဗန်းမော်)



ဆောက်လုပ်နေဆဲ ကောင်းကင်ဘုံသခင်မ ဘုရားကျောင်း

နောင်းချိန်း၊ မြစ်ကြီးနားသာသနာ

ဝိုင်းမော်ဘုန်းတော်ကြီးတိုက်နယ် နောင်းချိန်းကျေးရွာ၌ ဆောက်လုပ်နေသည့် ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရား ကျောင်းဆောက်လုပ်ပြီးစီးနိုင်ရန် ကျပ်သိန်း ပေါင်း ၂ ထောင်ခန့် လိုအပ်နေသေးသဖြင့် အလှူငွေများကို နည်း၊ များမဆို ပါဝင်လှူ ဒါန်းနိုင်ကြောင်း သိရသည်။



၎င်းဘုရားကျောင်းအား နောင်း ချိန်းတိုက်နယ် ဘုရားကျောင်းအဖြစ် ရည်စူး ဆောက် လုပ်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ကာ အ လျား ၁၄၀၊ အနံ ၄၃ ပေနှင့် အမြင့် ၂၀ ပေ ထိ ရှိကြောင်း တာဝန်ခံဆရာ ဝွမ်ဆိုင်းက ပြောသည်။

“ဆရာတို့အနေနဲ့ ဒီဘုရားကျောင်း ကို နောင်းချိန်း ဘုန်းတော်ကြီးတိုက်နယ် အဆင့်အတိုင်းအတာ ရည်စူးပြီးမှ ဆောက် လုပ်နေတာ ဖြစ်ပါတယ်။ တိုက်နယ်သတ် မှတ် ပေးလာတဲ့အချိန် အဆင်သင့်ဖြစ် အောင်လို့ပါ။ ဒါပေမဲ့ ဘုရားကျောင်းပြီးစီး ဖို့တောင် အလှူငွေ အခက်အခဲ ရှိနေပါ တယ်။ ဒါကြောင့် ဘယ်သူမဆို နည်းသည်

ဖြစ်စေ၊ များသည်ဖြစ်စေ လာရောက်ကု သိုလ်ပြုလှူဒါန်းနိုင်ပါတယ်” ဟု ဆရာက ပြောသည်။

လှူဒါန်းမှု ပြုလိုပါက - တာဝန်ခံဆရာ ဝွမ်ဆိုင်း - ၀၉ ၉၇၈၅၂၇၇၃ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရပါသည်။
ဦးဂျယားခွန်နော် (အကျိုးဆောင်ဥက္ကဋ္ဌ) - (MKN-OSC)

၁၂၀၁၇ မေလ (၆) ရက်နေ့တွင် KMSS - ကရုနာရေး လူမှုစည်းလုံးညီညွတ်ရေး အသင်းကြီးမှ ကြီးမှူး၍ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို တောင်ကြီး စိန်ဂျိုးဇက် မွေ့ရုံတွင် ပြုလုပ်ခဲ့ပါသည်။

CBCM-MCMAHT.Net commission



အစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန ၊ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ တောင်ကြီးအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ရပ်ရွာအခြေပြုအဖွဲ့ (၁၂)ဖွဲ့ခန့် ပါဝင်သည်။ အစည်းအဝေးတွင် လူကုန်ကူးမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကိစ္စရပ်များကို ဖော်ထုတ်ဆွေးနွေးခဲ့ပါ သည်။
MCMAHT.NET

တတိယ အကြိမ်မြောက် ယုံကြည်ခြင်းသာသနာပြု ရဟန်းများနှင့် သီလရှင်များ တို့၏ အသင်းဂိုဏ်းပွဲ

လွိုင်ကော်ကက်သလစ်သာသနာ၊ မိုင်းလုံးတိုက်နယ်၊ ဒေါဆန်းဘူး(ပန်ကန်းကျေး ရွာ) မှ ယုံကြည်ခြင်းသာသနာပြု ရဟန်းများနှင့် သီလရှင်များသည် တတိယအကြိမ်မြောက် ယုံကြည်ခြင်းသာသနာပြု ရဟန်းများနှင့် သီလရှင်များတို့၏ အသင်းဂိုဏ်းပွဲကို ဇွန်လ (၁၀) ရက် ၂၀၁၇ ခုနှစ် (စနေနေ့) တွင် ပြုလုပ်ခဲ့ပါသည်။

ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားအား ယုံကြည်ခြင်းကို သာသနာပြု အသင်းဂိုဏ်းက ဦးထိပ်ထားလျက် အသင်းသူအသင်းသားအားလုံးတို့၏ ယုံကြည်ခြင်းကို အလေးအမြတ်ထား ဗဟိုပြုကာ ဘဝ၏ အသက်ရှင်ခြင်းကို ဦးတည်ထားပါသည်။

ယုံကြည်ခြင်းသာသနာပြု ရဟန်းများ၊ သီလရှင်များတို့ နှင့်အတူယုံကြည်သူခရစ် ယာန်ဘာသာသူများ အခြားသောရဟန်းများ၊ သီလရှင်များအားလုံးတို့လည်း လာရောက် အားပေး၍ အတူတကွ ချီးမွမ်းခဲ့ကြပါသည်။ ပုဂ္ဂိုလ် သုံးပါးတစ်ဆူဘုရားတို့၏ မြင့်မြတ်သော သန့်ရှင်းခြင်း၊ စည်းလုံးခြင်း၊ ချစ်ခြင်းမေတ္တာ များနှင့်အတူ သက်သေခံခြင်း တို့အားလုံးတို့သည် ကျွန်ုပ်တို့ခရစ်ယာန်များအတွက် စံယူ ထိုက်သော ဖြစ်ရပ်များဖြစ်ပါသည်။

ဤကဲ့သို့ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားပွဲကို သုံးကြိမ် မြောက်ကျင်းပ၍ ရဟန်းများနှင့် သီလရှင်များ အသင်းဂိုဏ်းအတွက် ဘုရားရှင်၏ ကျေးဇူး တော်နှင့် ကောင်းချီးမင်္ဂလာ တော်ကြောင့် ပွဲတော်ရက်ကို အေး ချမ်းသာယာစွာ ပြုလုပ်နိုင် ခဲ့သည်။



Sr.Calara (MF)

နှစ်(၅၀)ပြည့် ရွှေစင်ဂျူဘီလီရှင် ဓမ္မဆရာ၏သာသနာပြုမှတ်တမ်း

တောင်ငူသာသနာ တောင်မြင့် တိုက်နယ်တွင် ပထမဆုံး အုတ်နှင့် ဆောက်လုပ်သော "ယေရှု၏ ရွှေလုံးတော်" အမည်ရှိ ဘုရားရှိခိုးကျောင်းကို ကိုးဒစ်-သရက်တော် ရွာတွင် ၂၀၁၇ မေလ (၉) ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ဆရာတော် အိုက်ဇက်နေမှ ရေစက်ချ ကောင်းချီးပေးခဲ့သည်။ ထို့နောက် ဆရာတော် ကိုယ်တိုင်ဦးဆောင်၍ ဘုန်းတော်ကြီး (၈)ပါးနှင့်အတူ မေလ (၁၀) ရက်နေ့ နံနက် (၈) နာရီတွင် ပထမဆုံး မစ္စားတရားတော်မြတ်ကို ပူဇော်ခဲ့ပါသည်။

(၅၀) ပြည့် (၁၉၆၂-၂၀၁၂) အထိမ်းအမှတ်ကို တောင်ငူသာသနာ၊ တောင်မြင့်တိုက်နယ်ရှိ ကိုးဒစ်-သရက်တောင်တွင် လက်ဝါးကားတိုင်နှင့် မယ်တော်ဂူတို့ကို လှူတန်းတည်ဆောက်ပေးကာ မေလ ၁၂ ရက် ၂၀၁၂နှစ်တွင် ဘုရားသခင်အား ဆက်ကပ်အပ်နှံ၍ ကောင်းချီးမင်္ဂလာပေးခြင်းကို တောင်မြင့်တိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး ဂျေရောလာအားကီမှ ဦးဆောင်ပေးခဲ့ပါသည်။

ထိုလက်ဝါးကားတိုင် နှင့် မယ်တော်ဂူတို့သည် သူ၏ဖခင် (ကျောင်းဆရာ+ဓမ္မဆရာ) ဖြစ်သူ ဦးအန်ဂျေလို

လက်ဝါးကားတိုင်နှင့် မယ်တော်ဂူ ဆောက်ရာတွင် သိမှအစဘိလပ်မြေအဆုံး သယ်ယူပို့ဆောင်သောအခါအခက်ခဲများစွာနှင့် ကြုံတွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လိပ်သိုမှရွှေလုံးရွာအထိ နေရာသီသာပေါက်သော ကားလမ်းဖြင့်လိုအပ်သော ပစ္စည်းများကိုသယ်ဆောင်ကာ ထိုမှတစ်ဆင့် မော်တော်ဆိုင်ကယ်ဖြင့် နောက်ထပ် ၄၅ မိနစ်ခန့် ထပ်မံသယ်ယူရပါသည်။ ဤကဲ့သို့သော အခက်ခဲများကြားမှ ထိုမယ်တော်ဂူနှင့် လက်ဝါးကားတို့ကို တစ်နှစ်တာမျှသော အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခြင်းသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကြောင့်သာ ဖြစ်သည်ဆိုသော် ဧကန်မလွဲပေ။

လက်ဝါးကားတိုင်နှင့် မယ်တော်ဂူပြီးပြီးချင်းတွင် ရွာသားများက ဆက်လက်၍ ဝတ်ပြုကိုးကွယ်ရန်အတွက် ဘုရားကျောင်းတစ်ဆောင် ဆောက်ပေးပါရန် တောင်းဆိုခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ရွာတွင်ရှိသော ဘုရားကျောင်းသည် မိုးဒဏ်လေဒဏ်နှင့်ခြေများစားခြင်း ဒဏ်တို့ကြောင့် ယိုယွင်းပျက်စီးလျက်ရှိပါသည်။ ထို့ကြောင့်အငြိမ်းစားဆရာပါစကွားလယ်အပွန်းသည် သူ၏သားသမီးများကို အကူအညီတောင်းကာ ရွာသားများအတွက် ကျောင်းတစ်ဆောင် ဆက်လက်ဆောက်ရန် ၂၀၁၅တွင်စတင်ခဲ့ပါသည်။

ထို့နည်းတူ တဖက်မှ ရွာသားများသည် လည်း နိုင်ငံတော်မှ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးသော ငွေဖြင့်ရွာအထိ နေရာသီကားလမ်းကို အားကြီးမာန်တက်ဖောက်ပေး နိုင်ကြပါသည်။ ရွာအထိပေါက်သော ကားလမ်းသည် မိတ်ဆွေများအနေဖြင့်မြင်နေကျ ကတ္တရာလမ်းဟု ထင်မြင် ကြလိမ့်မည်။ အမှန်မှာ မြေနီ တောလမ်းလေးသာ ဖြစ်ပြီး ကျဉ်းမြောင်းသော လျှိုမြောင်းနှင့် တောင်တက်တောင်ဆင်း၊ ဘေးတဘက်တွင်ချောက်ကမ်းပါးရှိသောလမ်းကို ကုန်များ တင်ဆောင်ပြီး ဘုရားအားကိုးကာ သက်စွန့်ဆံဖျား အန္တရာယ်ကြီးစွာ ကားဆရာများသည် မောင်းနှင်ကြရပါ သည်။

လွန်ခဲ့သောဒီဇင်ဘာ ၂၀၁၆ တောင်အတက်တွင် ယာဉ်တစ်စီးသည် အနောက်သို့သုံးလေးပတ် ပြန်လိမ့်မည်ဆိုရာတွင် တိမ်းမှောက်ခဲ့သော်လည်း အသက်တစ်ချောင်းမျှ မဆုံးရှုံးခဲ့ပဲ တင်လာသော ဘုရားကျောင်းမျက်နှာကျက်သုံးချပ်မျှသာ ပျက်စီးခဲ့ပါသည်။ ထိုသို့သော နိမိတ်လက္ခဏာများသည်ဘုရားသခင်၏အလိုတော်ကြောင့်သာဖြစ်ကြောင်း သက်သေခံရပါမည်။

လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲသည့်ကြားမှ ကိုးဒစ်-သရက်တောင်ရွာဘ ဘုရားကျောင်း ရေစက်ချပွဲအားအောင် မြင်စွာဖြစ်မြောက်ရေးအတွက် ကောင်းချီးအဖြာဖြာပေးသော အဖဘုရားသခင်အား အထူးကျေးဇူးတင်လိုပါသည်။ ထို့ နည်းတူ အလှူရှင်များ အားလုံးကိုသော်လည်းကောင်း ဘုရားသခင်ကောင်းချီးမင်္ဂလာ ဆက်လက်ခံစားနိုင်ကြပါစေလိုကြောင်း ဆုမွန်ကောင်းတောင်းပေးရင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

(ပါဝင်ခဲ့သူတစ်ဦး)



ရွာတန်းရှည်ရွာမှ အင်္ဂလိကန်ဘာသာဝင်များနှင့် နှစ်ခြင်းဘာသာဝင်များ၊ ရှမ်းလည်ပြင်အောက်ရွာမှ နှစ်ခြင်းဘာသာဝင်များ၏ ဘင်ခရာအဖွဲ့တို့သည်လည်း ခွဲခြားခြင်းမရှိဘဲ နေရာထိုင်ခင်းမှအစ အချက်အပြုတ်ညွှန်ကျွေးမွေးအားလုံးစုံကို ပိုင်းဝန်းကူညီပေးကြသည်မှာ ဝမ်းမြောက်အားရဖွယ်ရာဖြစ်ကြောင်း ဝေမျှလိုပါသည်။ ထို့ပြင် ဗဟန်းရွာ၊ ကိုးဒစ်-သရက်တောင်ရွာ (ရွာခံ) နှင့် ရွာတန်းရှည်ရွာတို့မှ ဗုဒ္ဓပုဂ္ဂိုလ်များနှင့် ရှမ်းလည်ပြင်အောက်ရွာ ဘင်ခရာတို့ စည်ကား သိုက်မြိုက်စွာ ပါဝင်အားပေးခဲ့ကြပါသည်။ ဘုရားကျောင်း ရေစက်ချပွဲတွင် ဘုန်းတော်ကြီး(၈)ပါး၊ သီလရှင်(၆)ပါး၊ တောင်မြင့်ရွာမှ မိခင်အာနားအသင်းများနှင့် ဘေးပတ်ဝန်းကျင်မှ ရွာသူရွာသား ၁၀၀၀ ထက်မနည်းတက်ရောက်ပါဝင် အားပေးခဲ့ကြပါသည်။

ဆက်လက်၍ တောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကရင်ပြည်နယ် နယ်စွန်နယ်ဖျားရှိ ကိုးဒစ်-သရက်တောင်ရွာအတွက် ဘုရားကျောင်းဆောက်ရန် မည်သို့ ဖြစ်လာရသည်ကို ဝေမျှလိုပါသည်။

တောင်ငူသာသနာ၊ လိပ်သိုတိုက်နယ် ဓမ္မဆရာနှင့် ကျောင်းဆရာ(အငြိမ်းစား) စောပါစကွားလယ် အပွန်း၏ နှစ်

အပွန်းအား ရည်စူးပြီး တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ သူ၏ဖခင်သည် နှစ်ခြင်းခရစ်ယာန်ဘာသာမှ ကက်သလစ် ဘာသာဝင်ခံယူပြီး ပထမဦးဆုံး ဓမ္မဆရာတာဝန်ကို ကိုးဒစ်-သရက်တောင်ရွာတွင် သာသနာပြုအမှုတော်ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ပြုသော အနေနှင့်သော်လည်းကောင်း၊ ငယ်ရွယ်စဉ်က ဖခင်နှင့်အတူ ထိုရွာတွင် နေထိုင်ခဲ့စဉ် သံယောဇဉ်တွယ်ခဲ့သည်ကတစ်ကြောင်း တို့ကြောင့် ဖြစ်သည်ဟုသိ ရပါသည်။

ကိုးဒစ် - သရက်တောင်ရွာသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ် နယ်စွန်နယ်ဖျားရွာတစ်ရွာဖြစ်ပါသည်။ ထိုရွာသည် ရှမ်းပြည်နယ်နှင့်နေပြည်တော်ကောင်စီ နယ်တို့ကြားတွင်တည်ရှိနေပါသည်။ လိပ်သိုမြို့နှင့် မိုင်အားဖြင့် ၂၅မိုင်သာကွာသည်ဆိုသော်ငြားလည်း တောတောင်ထူထပ်သည်သာမက လမ်းပန်းဆက်သွယ်ရေးလည်း အင်မတန် မှခက်ခဲသော ကျေးရွာဖြစ်ပါသည်။ အိမ်ခြေ ၂၃ အိမ်သာရှိပြီးလူကြီး၊ ကလေးအားလုံး ၉၈ဦးသာ ရှိပါသည်။ ကျေးရွာတွင်ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း မရှိသောကြောင့် ရွာနှင့်အနီးဆုံးရွာတန်းရှည်ရွာသို့ ကလေးများကုန်းကြောင်းဖြင့်သာ ကျောင်းတက်ရပါသည်။

မြစ်ကြီးနား ဖခင်များ၏ ရိုးရာဓလေ့ထုံးတမ်းနှင့် ဥပဒေအမြင်ဖွင့်သင်တန်း

မြစ်ကြီးနား ဘုန်းတော်ကြီး တိုက်နယ် ဖခင်အသင်း သားများ၏ ကချင်ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဥပဒေပိုင်းဆိုင်ရာ အမြင်ဖွင့်သင်တန်းကို ယုဇနရပ်ကွက်ရှိ စိန်သောမတ် ဓမ္မာရုံတွင် မေလ ၈ ရက်နေ့၌ ပြုလုပ်ခဲ့သည်။

ယနေ့ခေတ်တွင် လူးသားတိုင်း၊ မိမိတို့၏ လူမျိုးအလိုက် ရိုးရာဓလေ့ထုံးတမ်းများကို ကောင်းမွန်စွာ

နားလည် သဘောပေါက်ရန် လိုအပ်လာပြီ ဖြစ်ပြီး မိမိတို့ နိုင်ငံတော်၏ ချမှတ်ထားသော တရားဥပဒေများကိုလည်း နားလည် သဘောပေါက်ထားသင့်ကြောင်း ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီသင်တန်းဟာ တက်ရောက်လာသူ အားလုံးအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ အင်မတန်အရေးကြီးတဲ့

မိမိတို့ရဲ့ ရိုးရာ ဓလေ့ တွေအကြောင်း၊ ဥပဒေအကြောင်းတွေကို သင်ယူခွဲရတယ်။ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မိမိနိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်တွေကို သိထား သင့်တယ်လေ။ ရိုးရာပိုင်းမှာဆိုရင်လည်း မိန်းမတောင်း ယမ်းခြင်း (Num Wawn Num La Htung-hking Lam) အဆင့်လောက်တော့ လူတိုင်းသိထားရမယ်။ စာမျက်နှာ ၁၆ သို့

မြန်မာနိုင်ငံတည်ဆောက်ခြင်းတွင် ကက်သလစ်အသင်းတော်မှ ပံ့ပိုး ပါဝင်လုပ်ဆောင်ပေးနိုင်မည့် နည်းလမ်းများ ရှာဖွေကာ စီမံကိန်းရေးဆွဲခြင်း



နိုင်ငံတော်တည်ဆောက်ရေးတွင် ကက်သလစ်အသင်းတော်မှ ပါဝင်လုပ်ဆောင်ပေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ကြသူများ



၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်မှ ၁၀ ရက် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ကျောင်းတိုက်တွင် မြန်မာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ကက်သလစ်အသင်းတော် အနေနှင့် တတတ်တအား ပါဝင် ပံ့ပိုး ကူညီနိုင်မည့် နည်းလမ်းများကို သုံးသပ် ရှာဖွေကာ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရေး ဆွေးနွေး ခဲ့ကြသည်။

ဤစီမံကိန်း ရေးဆွဲခြင်းတွင် သာသနာ အသီးသီးမှ ဆရာတော်ကြီးများနှင့် ကိုယ်စားလှယ် ရဟန်းတော်များ၊ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ကော်မရှင် ဒါရိုက်တာများ၊ မြန်မာနိုင်ငံ သီလသည်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ နှင့် သာမန်သာသာဝင်များ စုစုပေါင်း ၇၂ ဦး ပါဝင်ခဲ့သည်။

စီမံကိန်းရေးဆွဲခြင်း ပထမနေ့တွင် အသင်းတော်အနေနှင့် နိုင်ငံတော်အတွက် ထားရှိသော ရည်မှန်းချက်၊ နိုင်ငံတော်အတွက် ပေးဆပ်လုပ်ကိုင်ပေးလိုသည့် လုပ်ငန်း စဉ်များကို ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်နိုင်ရန် မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်၏ လက်ရှိ အနေအထားကို ပြန်လည် သုံးသပ်ခြင်း၊ မြန်မာနိုင်ငံ၏ အနေအထားကို သုံးသပ်ခြင်း စသည်တို့ကိုလည်း အဖွဲ့

ငယ်များခွဲကာ လုပ်ဆောင်ခဲ့သည်။

နောက်တစ်ရက်တွင် ထိုမျှော်မှန်းထားသော ရည်မှန်းချက်သို့ အရောက် သွားနိုင်မည့် လမ်းစဉ်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည့် စီမံကိန်းများကို ဆက်လက်ရေးဆွဲခဲ့ကြသည်။ ထိုစီမံကိန်းကို ကဏ္ဍ ၅ ခု အောက်၌ ရေးဆွဲခဲ့ ကြသည်။

- ၁။ ပညာရေး
- ၂။ လူသားထုဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
- ၃။ အမျိုးသမီးတို့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး
- ၄။ ဘာသာပေါင်းစုံ၊ ဂိုဏ်းဂဏ ပေါင်းစုံ ညှိနှိုင်းဆွေးနွေးခြင်း
- ၅။ မေ့ဦးချနေထိုင်သူတို့၏ အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း

ဤ ကဏ္ဍများ အပြင် မဖြစ်မနေ စဉ်းစားသင့်သော အခြားကဏ္ဍများကိုလည်း တင်ပြအကြံပြုခဲ့သည်။ ဥပမာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားဝတ်နေရေး ဖူလုံမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စသည်တို့ ဖြစ်သည်။

ကဏ္ဍတစ်ခုချင်းစီအတွက် အဖွဲ့တစ်ဖွဲ့စီအလိုက် ညှိနှိုင်း ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ် ချမှတ်ခြင်းများကို စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။ စီမံကိန်းရေးဆွဲရာတွင် ကဏ္ဍတိုင်းအတွက် ရည်မှန်းချက် ပန်းတိုင်

များ ထားရှိပြီး လက်တွေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲကြသည်။

မြန်မာတစ်နိုင်ငံတည်း ဖြစ်သော်လည်း သာသနာ တစ်ခုချင်းစီ၏ မတူညီသော လူမှုစီးပွားရေးနှင့် နိုင်ငံရေး အနေအထားများကြောင့် ညှိနှိုင်းယူရန် မလွယ်ကူခဲ့ပါ။ သို့သော် နောက်ဆုံးတွင် ရရှိလာသော စီမံကိန်း မူကြမ်းသည် ပါဝင်သူတိုင်း ကျေနပ်စရာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ဆရာတော်ကြီးများက ဤကဲ့သို့ အတူတကွ ရေးဆွဲခြင်းမှ ရရှိလာသောစီမံကိန်းကို မိမိတို့ သာသနာနယ်အတွင်း အကောင်အထည်ဖော်ရန် ကြိုးစားပါမည်ဟု တစ်ပါးချင်း ထုတ်ဖော်ပြောခဲ့ကြသည်။

စီမံကိန်း ရေးဆွဲခြင်း ကို ကာဒီနယ်များလစ်ဘို၏ ကျေးဇူးတင်စကား ဖြင့် ပိတ်ခဲ့ကြပြီး ပါဝင်တက်ရောက်ကြသော ဆရာတော်ကြီးများ၊ ရဟန်းတော်များအားလုံးတို့ ပါဝင်ပူးပေါင်းသော ကျေးဇူးတင် မစ္စားတရားဖြင့် အဆုံးသတ်ခဲ့ပါသည်။

ရရှိလာသော စီမံကိန်းကို မြန်မာပြည်ကက်သလစ် အသင်းတော်အတွင်း ဖြန့်ဝေရမည့် တာဝန်ကို လူထု ဆက်သွယ်ရေးရုံးမှ လုပ်ဆောင်ပေးရမည်ဟု သတ်မှတ်ခဲ့ကြသည်။

ရရှိလာသော စီမံကိန်းသည် လက်တွေ့ကျပါ သလား၊ နိုင်ငံတော်၏ လိုအပ်ချက်များနှင့် အမှန်တကယ် ကိုက်ညီပါ သလားဟု မေးမြန်းခဲ့ရာ လားရှိုးသာသနာမှ ဖါသာရီ ခရစ္စတိုဖါရပ်ချီ က "ပြောင်းလဲမှုအတွက် တကယ်ကို အချိန်ကိုက် လုပ်ဆောင်ချက်ပါ right thing to do at the right time. သာ သနာတခုလုံးရဲ့ အပြောင်းအလဲက ဒီမှာ ပေါ်လာတယ်။ ဆရာတော်တွေ၊ ဘုန်းတော် ကြီးတွေ၊ သူတော်စင်တွေ၊ သာမန်လူတွေ အကုန်ပါတယ်။ နောက်ပြီးတော့ တကယ် လုပ်ခဲ့တဲ့လူတွေပါတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဝိုင်းစဉ်းစားခဲ့ကြတယ်။ လုပ်လို့ရတဲ့ အချိန်အခါမှာ လုပ်ကြတာ အချိန်မှန်ပဲ။ ဒါတွေ တကယ် လုပ်ဖြစ်မယ် မလုပ် ဖြစ်ဘူးဆိုတာတော့ ဖွဲ့စည်းပုံနဲ့ ဆိုင်လိမ့်မယ်။ ဒီဗဟိုမှာကို ရုံးတစ်ခု ဖွင့်ထားပြီး ကျန်တဲ့သာသနာတိုင်းမှာလည်း ဒါရိုက်တာ ထားမယ်ဆိုရင် ဖြစ်နိုင်ပါ တယ်။ အဲဒီလို ခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်မှု မရှိရင်တော့ အခု ရေးဆွဲထားတဲ့ အားလုံး အလကား ဖြစ် သွားမှာ။" ဟု မှတ်ချက်ပေးခဲ့သည်။

သတင်းနှင့် မိတ်ဆက် CBCM-OSC



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်